


ARJIP - ASLI 92



ꦱꦶꦁꦠꦸꦩꦶꦠꦶꦁꦠꦸꦩꦶꦠꦶꦁ

AWIG - AWIG

ꦒꦲꦩꦤ꧀ꦥꦏꦫꦩꦤ꧀ꦥꦺꦁꦒꦺꦠꦤ

DESA PAKRAMAN PENGOTAN



ꦏꦺꦴꦩꦠꦤ꧀ꦧꦁꦭꦶꦏꦧꦸꦥꦠꦺꦤ꧀ꦧꦁꦭꦶ

KECAMATAN BANGLI, KABUPATEN BANGLI

ꦮꦫꦱꦱ ꦲꦠꦸꦸꦠꦶ

WARSA 2005

ປິດາງິງ

PIDAGING

ບລາ ກຊີ ວິມິດຜູ້ບິດາງິງ ບລາບລາງິງຕາທາງ

MAKA BANTANG AWIG-AWIG DESA PAKRAMAN PENGOTAN

ປູ່ງ ມິດາງິງ

MURDHA CITTA

ປູ່ງ ບລາງິງ

PRATAMAS SARGAH

ປູ່ງ ບລາງິງ

DWITYAS SARGAH

ປູ່ງ ບລາງິງ

TRITIYAS SARGAH

ຂາກຊີວິມິດຕາງິງ	131
ARAN LAN WEWIDANGAN DESA	1
ບາທິວິມິດຕາງິງ	131
PATITIS LAN PAMIKUKUH	2
ສຸກິຕ ທາ ບລາບລາງິງ	131
SUKERTA TATA PAKRAMAN	3
ບລາງິງ 131 ທີ່ຊີວິມິດຕາງິງ	3
Palet 1. Indik Krama	3
ບລາງິງ 131 ທີ່ຊີວິມິດຕາງິງ ບລາບລາງິງ	101
Palet 2. Indik Prajuru lan Dulun Desa	8
ບລາງິງ 131 ທີ່ຊີວິມິດຕາງິງ	131
Palet 3. Indik Kulkul	13
ບລາງິງ 131 ທີ່ຊີວິມິດຕາງິງ	131
Palet 4. Indik Paruman	15
ບລາງິງ 131 ທີ່ຊີວິມິດຕາງິງ	131
Palet 5. Indik Druwen Desa	17
ບລາງິງ 131 ສຸກິຕບາທິວິມິດຕາງິງ	131
Palet 6. Sukerta Pamitegep	20
ສາບິ 131 ສາທິວິມິດຕາງິງ	131
Kaping 1. Karang Lan Tegal	20
ສາບິ 131 ບາທິວິມິດຕາງິງ	131
Kaping 2. Pepayonan	21
ສາບິ 131 ບາທິວິມິດຕາງິງ	131
Kaping 3. Wewangunan	22
ສາບິ 131 ບາທິວິມິດຕາງິງ	131
Kaping 4. Wewalungan	23
ສາບິ 131 ທາ	131
Kaping 5. Bhaya	24
ສາບິ 131 ບາທິວິມິດຕາງິງ	131
Kaping 6. Penyanggran Desa	26
ສາບິ 131 ທີ່ຊີວິມິດຕາງິງ	131
Kaping 7. Indik Pariwerti	27

សុត្តន្តបិដក	សុត្តន្តបិដក ចារឹក យក្សា.....	125
CATURTHAS SARGAH	SUKERTA TATA AGAMA	28
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 1. Indik Dewa Yadnya	28
	បញ្ចក្ស 1៣១ វិទ្យាស្ថាន បុរិ យក្សា	125
	Palet 2. Indik Rsi Yadnya	35
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 3. Indik Pitra Yadnya	36
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 4. Indik Manusa Yadnya	45
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 5. Indik Bhuta Yadnya	46
បញ្ចក្ស	សុត្តន្តបិដក ចារឹក បុរាណាគី.....	125
PANCAMAS SARGAH	SUKERTA TATA PAWONGAN	49
	បញ្ចក្ស 1៣១ វិទ្យាស្ថាន បិណ្ឌាគី.....	125
	Palet 1. Indik Pawiwahan	49
	បញ្ចក្ស 1៣១ វិទ្យាស្ថាន បិណ្ឌាគី.....	125
	Palet 2. Indik Nyapian	54
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 3. Indik Sentana	57
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 4. Indik Warisan	60
សុត្តន្តបិដក	វិទ្យាស្ថាន យក្សា.....	125
SAD SARGAH	WICARA LAN PAMIDANDA.....	62
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា	125
	Palet 1. Indik Wicara	63
	បញ្ចក្ស 1៣១ វិទ្យាស្ថាន យក្សា.....	125
	Palet 2. Indik Pamidanda.....	64
	បញ្ចក្ស 1៣១ វិទ្យាស្ថាន បុរាណាគី.....	125
	Palet 3. Indik Rerampagan	65
សុត្តន្តបិដក	វិទ្យាស្ថាន យក្សា.....	125
SAPTAMAS SARGAH	NGUWAH-NGUWUHIN AWIG - AWIG	66
សុត្តន្តបិដក	វិទ្យាស្ថាន យក្សា.....	125
ASTAMAS SARGAH	PAMUPUT	67

චූඨ සිහු
MURDHA - CITTA

චූඨ චූඨ චූඨ චූඨ
Om Awighnam astu nama sidham,

පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි
පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි
පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි

Putusing Paseban Krama Desa Pakraman Desa Pengotan gumawe Awig-awig Desa Pakraman maka sepat siku-siku pematut, wastu kasidan Prayojanan Mami Kabeh presama angidepaken muah amanggehaken kadi awig-awig iki.

පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි
පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි
පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි පුත්‍රාණි

Desa Adat Pakraman wantah marupa pasayuban Kraman Desa rauhing kulawarga pawongannya, manut dresta Desa kemanggehang Bhuana Agung, pawongannya soang-soang pinaka Bhuana Alit, kalih malarapan canta Jagatdhita, sinanggeh murdhaning prayojana pangriptaning Awig-awig.

චූඨ චූඨ චූඨ චූඨ

ប្រតិបត្តិការ

PRATAMAS SARGAH

សភាភូមិភាគទន្លេសាប

ARAN LAN WEWIDANGAN DESA

បទប្បញ្ញត្តិ ១៣១

Pawos 1

១៣១ រដ្ឋបាល បក្សប្រឹក្សាភិបាល ខេត្ត រដ្ឋបាល បក្សប្រឹក្សាភិបាល

(1) Desa Pakraman puniki mewasta Desa Pakraman Pengotan :

១៣២ ភិបាល ខេត្តភូមិភាគទន្លេសាប ប្រតិបត្តិ :

(2) Jebar Kakuwub wewidangannya mewates nyatur :

១២១ ដីដី រូបភាព រដ្ឋបាល បក្សប្រឹក្សាភិបាល

ha. Sisih Wetan Desa Pakraman Langkan

១២២ ដីដី ភូមិភាគទន្លេសាប បក្សប្រឹក្សាភិបាល

na. Sisih Kulon Desa Pakraman Sekaan

១២៣ ដីដី ភូមិភាគទន្លេសាប បក្សប្រឹក្សាភិបាល

ca. Sisih Lor Desa Pakraman Kedisan

១២៤ ដីដី ភិបាល រដ្ឋបាល បក្សប្រឹក្សាភិបាល

ra. Sisih Kidul Desa Pakraman Palaktiyang

១៣៣ រដ្ឋបាល ភូមិភាគទន្លេសាប ខេត្តភូមិភាគទន្លេសាប ប្រតិបត្តិ សង្កាត់ ភូមិភាគទន្លេសាប (១២៤) ភាគខ្លះ រដ្ឋបាល រដ្ឋបាល ដីដី ភូមិភាគទន្លេសាប បក្សប្រឹក្សាភិបាល :

Desa Puniki kawangun antuk karang miwah miwah tegal ayahan desa turmaning kepah dados kutus (8) banjar soang-soang sinanggeh tempekan, luire :

២១ រដ្ឋបាល ភូមិភាគទន្លេសាប រដ្ឋបាល

a. Tempek Banjar Tiyang Desa

២២ រដ្ឋបាល ភូមិភាគទន្លេសាប ភូមិភាគទន្លេសាប

na. Tempek Banjar Delod Desa

២៣ រដ្ឋបាល ភូមិភាគទន្លេសាប រដ្ឋបាល

ca. Tempek Banjar Yoh

២៤ រដ្ឋបាល ភូមិភាគទន្លេសាប រដ្ឋបាល

ra. Tempek Banjar Basanga

២៥ រដ្ឋបាល ភូមិភាគទន្លេសាប រដ្ឋបាល

ka. Tempek Banjar Penyebih

២៦ រដ្ឋបាល ភូមិភាគទន្លេសាប រដ្ឋបាល

da. Tempek Banjar Padpadan

- တၢ် ၵတၢ်ပၢၤဆူၤကွဲၤမ့ၢ်
- la. Tempek Banjar Sunting
- မၤ ၵတၢ်ပၢၤဆူၤကွဲၤ မတၢ်ၵတၢ်
- sa. Tempek Banjar Dajan Desa

ၵိၣ်ပျဲၤကၢၤ
DVITYAS SARGAH

ပၢ်တီၢ်ပျဲၤပၢ်တီၢ်
PATITIS LAN PAMIKUKUH

ပၢ်ပၢ်မိၤ ၂၅၁
Pawos 2

ၵတၢ်ပၢ်တီၢ်ပျဲၤကၢၤပၢ်တီၢ်ပျဲၤကၢၤ ပၢ်တီၢ်ပျဲၤကၢၤ မိၤကၢၤမိၤ
Desa Pakraman Pengotan ngemanggehang Pamikukuh minakadi :

- ၂၅၁ ပၢ်ပၢ်မိၤ
- ha. Pancasila ;
- ၂၅၂ ဂွံၤ ဂွံၤ မၤ ၂၅၅၅၅၅
- na. Undang-undang Dasar 1945 ;
- ၂၅၃ ၵိၣ် မိၤကၢၤ မိၤကၢၤ မိၤကၢၤ မိၤကၢၤ မိၤကၢၤ
- ca. Tri Hita Karana manut sada cara Agama Hindu

ပၢ်ပၢ်မိၤ ၂၅၁
Pawos 3

ၵိၣ် ပၢ်တီၢ်ပျဲၤကၢၤ ပၢ်တီၢ်ပျဲၤကၢၤ
Luir patitis Desa Pakraman Pengotan.

- ၂၅၁ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ
- ha. Mikukuhang miwah ngerajegang Sang Hyang Agama ;
- ၂၅၂ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ
- na. Nginggilang tata prawertine meagama ;
- ၂၅၃ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ
- ကၢၤပၢ်တီၢ်ပျဲၤကၢၤ
- ca. Ngerajegang pasukortan Desa saha pawongannya sekala kelawan niskala ;
- ၂၅၄ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ မိၤကၢၤမိၤ
- ra. Mikukuhin Awig-awig, pararem lan pasuara.

ၵတၢ်ပၢ်တီၢ်ပျဲၤကၢၤ ပၢ်တီၢ်ပျဲၤကၢၤ

TRITYAS SARGAH

SUKERTA TATA PAKRAMAN

Palot 1

Indik Krama

Pawos 4

- 1. Sahanan sang jenek mapaumahan ring Desa Pakraman Pengotan sane meagama Hindu tur nyungkemin Kahyangan Tiga sinanggeh Warga Desa Pakraman Pengotan.

- (2) Sejaba punika sinanggeh tamiu.

Pawos 5

Krama Desa wenten 5 (limang) Pawos luwira :

- 1. Krama ngarep, Kulawarge sane ngamong karang miwah tegal lan ayah Desa utawi numbas tegal akidiknyane 1 hektar,
- 2. Krama ngarep Nyibakin, Krama sane numbas karang utawi tegal akidiknyane 50 are ngantos kirang ring 1 hektar.

161. គ្រូប ចម្បងគាត់ គ្រូបប៉ុក ចម្បងគ្រូប 161 ហ្វូង 161
សុភាសន៍ គ្រូប ចម្បង

ca. Krama Tapukan, kulawarga manut aksara ha utawi na, sakewanten durung antes ngayah;

171. គ្រូប កាល ហ្វូង គ្រូបប៉ុក សុភា ចម្បង គាត់ ហ្វូង
ចម្បង គ្រូប គ្រូប សុភាសន៍ គ្រូប ចម្បង

ra. Krama Bala Angkep, kulawarga sano tan ngamong karang utawi tegal Ayah Desa sakewanten sampun mawiwaha.

181. គ្រូប គ្រូប គ្រូបប៉ុក សុភា គ្រូប គ្រូប គ្រូប គ្រូប
គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប
គ្រូប គ្រូប

ka. Sekeha Teruna Kulawarga sane ngawit mayusa tilulas liban (13) warsa ngantos tigang dasa lima (35) warsa saha ngantos durung mawiwaha.

ហ្វូង 161
Pawos 6

គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប

Ngawit dados Krama Desa Pakraman

161. សុភាសន៍ គ្រូប គាត់ គ្រូប គ្រូប គ្រូប គ្រូប

ha. Sangkaning ngamong Karang miwah tegal ayah Desa ;

161. គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប

na. Mawiwit pawiwahan

161. សុភាសន៍ គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប
គាត់ ហ្វូង គ្រូប គ្រូប គ្រូប

ca. Sangkaning nyepih,numbas, ngewaris, ngidih lan sapanunggalannya karang utawi tegal ayah Desa ;

161. សុភាសន៍ គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប
គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប
គ្រូប គ្រូប

ra. Sangkaning pinunas ngeraga utawi jenek mapaumahan wewidangan Desa Pakraman Pengotan saha kacumponin olih Krama miwah Prajuru.

គ្រូប គ្រូប គ្រូប គ្រូប គ្រូប គ្រូប

ບາງບາລີ 171
Pawos 7

ບົລະພຣິທຸກຊຽງ ງາລາມ :

Panemayan tedun mekrama desa :

171 ຕາຕຽກມາຕາລາລິສາລ ປຸ່ມພາລີ ສາກາ ມາຕາກຽກຽກ
ອາທິກກຽກກາທິ ມາບຸປິ ຊຽງ

ha. Nyabran Pangusaban ikala Purnamaning Karo, majalaran antuk talengeran sedereng arep ring krama

ບາງບາລີ 171
Pawos 8

171 ມາລາກຽງ ງາລາມ ສິລິ ອາທິກກາລີ ມາລາ ມາລາລີ 1
ຊຽງ :

1) Sehanan Krama Desa keni tetegenan (ayah-ayahan) luwira :

171 ມາລາ ຕາຍິສຸບິທິກຽກສິບ ມາລາລາຍຽກຽກ
ຊຽງ ມາບຸປິ

ha. Ayah Nyumek mapiteges urunan miwah ayahan memungkul sakeng Krama ngarep :

171 ມາລາ ຕາຍິສຸບິທິກຽກສິບ ມາລາລາຍຽກຽກ ສາທິ ຊຽງ ມາບຸປິ
ນຸລິລິ ມາລາລາຍຽກຽກສິບ ມາລາລາຍຽກຽກສິບ ມາລາ
ຕາຕຽກມາ ຕາລາ ມາລາລີ

na. Ayah Nyibakin mapiteges ayahan pateh kadi Krama ngarep lan keni urunan wenten wewangunan lan urunan upacara yadnya nyabran wali ngusaba lan wali kapat

171 ມາລາ ຕາລາ ມາລາລີ ມາລາ ຂີບ ມາລາລາຍຽກຽກສິບ ມາບຸປິ

ca. Ayah Bala Angkep keni ayah miwah urunan manut perarem.

171 ມາລາ ອາຍຸສາລິລິ ມາລາລາຍຽກຽກສິບ ມາລາລາຍຽກຽກສິບ ສິລິ
ອາຍຸສາລິລິ ມາລາລາຍຽກຽກສິບ ມາລາ ມາລາ ມາລາ

ra. Ayah tapukan keni urunan wewangunan mamungkul lan urunan wali keni mamungkul, sakewanten kaluputang sakeng ayah-ayah.

171 ມິລາ ມາລາ ມາລາ ສິລິ ມາລາລາຍຽກຽກສິບ ມາລາລາຍຽກຽກສິບ ມາລາລາຍຽກຽກສິບ
ຊຽງ ງາລາມ

ka. Sekaa Daha Teruna keni paledunan manut pabuat utawi pinunas Prajuru Desa.

၂၈၂ ဂုဏ်သိက္ခာပေး ပေးပေး၊ နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်
မိမိကလေး နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်
ပေးပေးပါ။

ca. Neker utawi majeg ; nufug ayah antuk berana manut paetangan Desa sangkaning kajudi antuk sang mawang rat utawi jenek ring dura Desa ngerereh pekaryan.

မဟာဝါ ၂၃၀
Pawos 10

ပွဲမတူကွဲပြား ဂုဏ်သိက္ခာပေး
Wusan dados Krama Desa luire :

၂၈၂ မိမိကလေး :

ha. Sangkaning :

၂၈၃ ပိဏ္ဍိတကလေး မိမိကလေး ကလေး ဂုဏ်သိက္ခာပေး
ပေးပေးပါ။

1. Pinunas ngeraga sangkaning kesah kedura desa utawi ngelangkungin segara :

၂၈၄ ကံကလေး နှစ်စဉ် မိမိကလေးပေး ပေးပေးပါ။
ပေးပေးပါ။

2. Kenorayang dwaning sampun tan prasida ngezehin solah maprawerti state nguwug kecaping Awig-awig ;

၂၈၅ ဂုဏ်သိက္ခာပေး ပေးပေးပါ။

3. Seda utawi ceput.

၂၈၆ မိမိကလေး ဂုဏ်သိက္ခာပေး ပေးပေးပါ။ မဟာဝါ မိမိကလေး
မဟာဝါ ပေးပေးပါ။ မဟာဝါ မဟာဝါ ဂုဏ်သိက္ခာပေး
ပေးပေးပါ။ မဟာဝါ မဟာဝါ မဟာဝါ မဟာဝါ
မဟာဝါ မဟာဝါ မဟာဝါ မဟာဝါ

na Sang usan mekrama Tan polih pah-pahan sangkaning padruwen Desa, saha prade ngamong ayahan, Patut ngaturang ayahan ke Desa, sejawaning pah-pahan ring soang-soang tempek Banjar manut perarem soang-soang tempek Banjar Pakraman ;

၂၈၇ ပေးပေးပါ။ မိမိကလေးပေး ပေးပေးပါ။ မိမိကလေးပေး
ပေးပေးပါ။

ca. Prade sang wusan mekrama pecak ayat mekrama malih keangkat yening sampun kacumpuin antuk Krama saha patut naur panaub manut pararem.

ບູລິມະສິດ
Palet 2

ທິດສະດຸກຸງ ນະຄຸນຸກຊມ
Indik Prajuru lan Dulun Desa
ບາບາມີ 11
Pawos 11

- 121 ກຸມ ບຸກຄົນຕາອຸກຸນທິ ທະນາຸກຊມ ບຸກຄົນ
- 1) Desa Pakraman Pengotan kaenter antuk Bendesa pekraman.
- 121 ກະກຸ້ ບຸກຄົນທະນາຸກຸ້ ທະນາຸກຸ້ ບຸກຄົນ
- 2) Banjar Pakraman kaenter antuk kelihan Banjar Pekraman.
- 121 ຕົ້ນຊຸມ ບຸກຄົນທະນາຸກຸ້ :
- 3) Bendesa Pekraman patut :

121 ດຸມິທິທະນາຸກຸ້ ສູນ ກຸມ ຕາບຸນີ
ha Mawiwit sakeng Krama Desa Ngarep ;

121 ສາທາລິນີ ທະນາຸກຸ້ ທະນາຸກຸ້ ສາທາລິນີ ສາທາລິນີ ກຸມ ກຸມ ກຸມ ກຸມ
ທະນາຸກຸ້ ສາທາລິນີ ຕາບຸນີ 191 (ນິມ) ບໍ່ ສາທາລິນີ ທະນາຸກຸ້
ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
na. Keadegang malarapan antuk paruman, saha Prajuru soang-soang
taler keadegang nyabran 5 (limang) warsa, sejawaning wenten
perindik fios kangkat kapilih malih ;

- 121 ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
ສາທາລິນີ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
ca. Patut nincapang kaweruhan ring sulur Agama lan Adat,
turmaning lan ceda angga, ceda budi lan sepenunggalanya
saha tan kaplalang antuk Uger-Uger Panegara;
- 121 ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
ra. Maduluran Dewa Saksi ring Pure Bale Agung.

ບາບາມີ 12
Pawos 12

- 121 ຕົ້ນຊຸມ ທະນາຸກຸ້ ທະນາຸກຸ້ :
- 1) Bendesa Pekraman kesanggra antuk :
- 121 ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້ ທະນາຸກຸ້
ha. Pangliman utawi petajuh pinaka wakilnya ;

ທ. ດຸມິທິທະນາຸກຸ້ ທະນາຸກຸ້

၂၁၁ ပိကဝိကဝိကက တွက္ မှုကတိ၊
na. Penyarikan pinaka juru surat ;

၂၁၂ ပိဖိကဝိကက တွက္ ကလမ မြူဂဟူဉ္ဇမ၊
ca. Petengen pinaka Juru Raksa druwen Desa ;

၂၁၃ ပဟူဂုဉ္ဇ၊
ra. Pengeromba ;

၂၁၄ ပမပပမတိ၊
ka. Pesayahan ;

၂၁၅ ကိလိယန္တိလိယန္တိပန္တိ ပကတိ၊
Da Kelian -kellan Banjar Pekraman

၂၁၆ ကမိဂုဉ္ဇမတုကတိ ချ ဗဟူဉ္ဇမိကုကတုပမ ပကိလိ ကာကုန္တိကတိ၊
2) Kesinoman akeh nia manut kawigunan saha magilir nyabran ngesasih

၂၁၇ မဒိကတိ ဂုကန္တိ ကိန္တလ ကိန္တမ မိမိတျ မြူဂဟူဉ္ဇမ ကတိ
ပိပတု ကဟူဂဟူဉ္ဇမ။

3) Sajeroning ngenterang niskala Bendesa mingsinggihang Dulun Desa lan Pemangku Kahyangan Desa.

ပဟူဉ္ဇမိ ၂၁၇
Pawos 13

၂၁၈ မုပဲပမိ ကိန္တမ ကျိက :

1) Swadarmaning Bendesa luwire :

၂၁၉ ဂုကန္တိ ပကုကမက မိမိကိ ပမိပူဉ္ဇမိကု ပကဟူဉ္ဇမ၊
ha. Ngenterang penglaksana sedaging Awig-Awig miwah perarem Desa;

၂၂၀ ကုကန္တိ ဂုကန္တိ ကုပ ကဟူဉ္ဇမိ ပဲက ဂုကမ ကုပမိ မကတိ
ပမိမိမိ၊
na. Nuntun tur ngenterang Krama rauhing Warga Desa ngupadi anut patitis ;

၂၂၁ ပဟူဉ္ဇမိကု ကိပမိ ပမဟူဉ္ဇမိပမိပက ပဲက ဂုကမ ပကတိ။
ca. Mawosin kalih niwakang pamutus arep wicara warga Desa Pakraman.

၂၂၂ ပမက မုပ ပမိပျ ကဟူဉ္ဇမိ မပ မိက ဂုကိ။
ka. Maka duta matemuang bawos ring sapa sira ugi.

၂၂၃ ပဟူ ပကုက ဟိပဲ ပကုကမ ကိကိ ပမိမိက ကိကိပိ ကဟူဉ္ဇမိ
ဂုကမိ ဂုကမိ မဟက ကကုကုကုကိ။

2) Prade Prajuru iwang penglaksana keni pamidanda nikel ring kaiwangang soang-soang saha kangkat karayanang.

၁၅. ပမိပူဉ္ဇမိကု ပကတိကုကတိ။

ပဟာသါ ၂၃၁
Pawos 14

၂၃၁ မှာကောသုကောသု : ဗဟု မဟိ ၂၅၀ (သွင်္ဂါ သေ) ကော
1) Dudonan Dulun Desa ; mawasta salng 20 (duang dasa) luwire :

၂၃၁ မှာ ကော :

a. Ring Tengen :

- ၂၃၁ ကော ပဟာသါ
- 1. Jero Pasak :
- ၂၅၀ ကော မှာကော
- 2. Jero Muncuk ;
- ၂၅၀ ကော မှာကော
- 3. Jero Kebayan ;
- ၂၅၀ ကော မှာကော
- 4. Jero Dunungan ;
- ၂၅၀ ကော ကော ပဟာသါ
- 5. Jero Guru Penyangki ;
- ၂၅၀ ကော ကော ပဟာသါ
- 6. Jero Guru Penyangki ;
- ၂၅၀ ကော ကော ပဟာသါ
- 7. Jero Guru Penyangki ;
- ၂၅၀ ကော ကော ပဟာသါ
- 8. Jero Guru Penyangki ;
- ၂၅၀ ကော ကော ပဟာသါ
- 9. Jero Guru Peserah ;
- ၂၅၀ ကော ကော ပဟာသါ
- 10. Jero Guru Peserah.

၂၃၁ မှာ ကော :

na. Ring Kiwa :

- ၂၃၁ ကော ပဟာသါ
- 1. Jero Mangku ;
- ၂၅၀ ကော မဟာ
- 2. Jero Catu ;
- ၂၅၀ ကော ကော
- 3. Jero Nyarik ;
- ၂၅၀ ကော မှာကော
- 4. Jero Kebayan ;
- ၂၅၀ ကော မှာကော
- 5. Jero Kebayan Salahin ;

1ka) ឡូកូ គឺប :

na. Dulu Kiwa :

1ca) តិរុកា ចក្ខុ បុរាណ្ឌិ កង្ខិ ។

1. Jero Mangku Pangenter Bakti ;

1cb) តិរុកា ដេតុ បណ្ឌេសុ ដេតិ ។

2. Jero Catu Panakeh Sari ;

1cc) តិរុកា កាកិឡា យុរាតិ ។

3. Jero Nyarik Juru Surat ;

1cd) តិរុកា គីរេយេឡា លេសិណិកាតិ ធាតារា ហិឡិ ។

4. Jero Kebayan Salahin Penyanggra Bhatara Istri ;

1ce) តិរុកា ក្សេត្ត បិរាតិ ។

5. Jero Guru Penyangki ;

1cf) តិរុកា ក្សេត្ត បិរាតិ ។

6. Jero Guru Penyangki ;

1cg) តិរុកា ក្សេត្ត បិរាតិ ។

7. Jero Guru Penyangki ;

1ch) តិរុកា ក្សេត្ត បិរាតិ បិរាតិ ។

8. Jero Guru Peserah Peralungan ;

1ci) តិរុកា ក្សេត្ត បិរាតិ បិរាតិ ។

9. Jero Guru Peserah Peralungan ;

1ca) បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ :

4) Petias utawi olih-olihan Prajuru lan Dulun Desa Luwire :

1ca) បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ :

ha. Polih tanding tengah ;

1cb) បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ :

na. Luput rerampen ;

1cc) បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ :

ca. Paweweh ring Dulun Desa polih pengangge anut perarem utawi manut kawentenan ;

1cd) បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ បិរាតិ :

ra. Petias sewosan manut perarem

13/13
ບາງສາມີ 13791
Pawos 16

1371 ປຸງງາ ງາມ ສາທິງສາມີສິງຄຸນສາທິ :

1) Prajuru Desa kagentosin riantukan :

1371 ງາມ

ha. Seda;

1371 ທຸງທຸງກະມັດຕະຍາ

na. Tutug panemaya;

1371 ຜິງກາກໍ່ ປິສເບັງລາຍ ທຸງທຸງ ປິສເບັງກາ

ca. Wit sakeng pikayun rahayu utawi pinunas ngeraga.

1371 ສາທາກາລີ ທຸງທຸງ ຜິງກາ ທຸງທຸງ ຜິງກາ ຜິງກາ

ra. Kanorayang duaning iwang pemangi utawi nilar sesana.

1371 ທຸງທຸງກະມັດ ສາທິງສາມີ (ສາທິງສາມີສິງຄຸນສາທິ ທຸງທຸງ) ທຸງທຸງສາທິ :

2) Dulun Desa Kawusanang (kagentosin utawi lad) riantuk :

1371 ຜິງກາກະມັດ

ha. Telas Penuku;

1371 ກະມັດ ທຸງທຸງ ຜິງກາ

na. Rabin nyane lina

1371 ປຸງກາ ຜິງກາກະມັດ ຜິງກາ ຜິງກາ ຜິງກາ ທຸງທຸງ ທຸງທຸງກະມັດ
ສາທິງສາມີ

ca. Prade melaksana Asta Dusta, lina, lan saha tios-tiosan manut perarem.

1371 ຜິງກາກະມັດ ທຸງທຸງ ຜິງກາກະມັດ ທຸງທຸງ ທຸງທຸງກະມັດ ທຸງທຸງ
ສາທິງສາມີ ທຸງທຸງກະມັດ ສາທິງສາມີສິງຄຸນສາທິ ງາມ

3) Ngenorayang utawi ngentosin Prajuru Dulun Desa patut sejeroning paruman saha kaingkupin antuk Krama Desa.

ບາງສາມີ 13791

Palet 3

ບາງສາມີສິງຄຸນສາທິ

Indik Kulkul

ບາງສາມີ 13791

Pawos 16

1371 ສາທິງສາມີ ງາມ ສິງຄຸນ :

1) Kulkul ring Desa Luwire :

1371 ສາທິງສາມີ

ha. Kulkul Desa ;

ທ ສາທິງສາມີ ທຸງທຸງກະມັດ ທຸງທຸງກະມັດ

- ၁၈၁ ကျွန်းပျံကွဲ ဟူဖိ ၇၈၇၂၁၈၈၅၊
na. Kukul Banjar utawi Tempekan
- ၁၈၂ ကျွန်းပျံက-မိက၊
na. Kukul Sekaa-sekaa.

၁၉၁ တက္က ဖိတ်ပကန္တရူပမ :

2) Tabuh talepan Kukul Desa :

- ၁၈၃ ကလိ တုလုသုဋ္ဌဗျာ ဖိတ်ကန္တရူပမ ဟူဖိ ပကဏ္ဍ၊
ha. Kalih Tuludan lambat, tengeran tedun ngayah utawi parum ;
- ၁၈၄ ပတုလုသုဋ္ဌဗျာ ဖိတ်ကန္တရူပမ ဘာမ၊
na. Atuludan Bulus, tengeran kapanca bhaya;
- ၁၈၅ လိခဲ ကန္တရူပမ ဖိတ်ကန္တရူပမ ဘာမ၊
ca. Limang kelentungan lambat tengeran petedunan wangde ;
- ၁၈၆ ပတုလုသုဋ္ဌဗျာ ဖိတ်ကန္တရူပမ ဝိပဇ္ဇာကန္တရူပမ ဘာမ၊
ra. Atuludan lambat lan tigang kientungan, mewantun-wantun tenggeran Pawiwahan ;
- ၁၈၇ ဖိတ်ကန္တရူပမ မိကကဏ္ဍ (ပုဗ္ဗ/၇၈၈)၊ ကလိ ကန္တရူပမ ဝိပဇ္ဇာကန္တရူပမ ဘာမ၊ ပတုလုသုဋ္ဌဗျာ ဝိပဇ္ဇာကန္တရူပမ ဘာမ၊
ka. Tengeran Kelayu sekaran (putus/seda), kalih kelentungan mewantun-wantun tengeran mituahang, atuludan lambat selantunya nedunang krama.

ပကဏ္ဍ ၁၇၈၅

Pawos 17

၁၉၂ ကျွန်းပျံ ဟူဖိ ကကွဲ ဖိတ်ကန္တရူပမ ဘာမ၊
ပိတုလုသုဋ္ဌဗျာ မိကကဏ္ဍ ဘာမ၊

- 1) Kukul Desa utawi Banjar tan wenang katepak yening tan sangkaning pituduh Prajuru, sejawaning kepanca bhaya ;

၁၉၃ မိ ကန္တရူပမ ပိတုလုသုဋ္ဌဗျာ ပတုလုသုဋ္ဌဗျာ မိကကဏ္ဍ မိကကဏ္ဍ ဘာမ၊
ပတုလုသုဋ္ဌဗျာ မိကကဏ္ဍ မိကကဏ္ဍ ဘာမ၊

- 2) Sang nepak tan sangkaning pituduh patut digelis atur supeksa maka buatan panepake, yan tan mangkana wenang sang mamurug kedanda manut pararem;

၁၉၄ မိကကဏ္ဍ ဖိတ်ကန္တရူပမ ပတုလုသုဋ္ဌဗျာ မိကကဏ္ဍ ဘာမ၊
ပတုလုသုဋ္ဌဗျာ မိကကဏ္ဍ ဘာမ၊

- 3) Suaran Kukul, tenggeran kepanca bhaya patut ketedutin antuk Krama Desa saha makta gegawan anut bhaya ;

ha. Praside lumaksana risampun katedunin antuk sang patut ngamiletin saha sampun terem, keriyinin antuk tenggeran kulkul miwah mabusana nyalempot, madestar saha tan kalugra makta gegawan sekaluwire, tan maren ngarcana ring Ida Bhagawan penyarikan, maka sarana widhiwidana cane;

121. ប្រតិបត្តិការស្រុកដល់ ប្រតិបត្តិការស្រុកស្រុក ពិប្រធាន
ការស្រុកស្រុកស្រុក ប្រតិបត្តិការស្រុកស្រុក

na Pengawit kelaksanayang penyacak sep-sep saha rivusannya nyacak dadosan gung alit manut perarem;

122. ប្រតិបត្តិការស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក
ស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក

ca. Tan kalugra ngewetuang suara goro utawi byuta, yan hana mangkana keni pamidanda manut perarem kadi dandaning nguman-uman ring sabha;

123. ប្រតិបត្តិការស្រុកស្រុកស្រុក (ស្រុកស្រុក) ស្រុកស្រុក ស្រុកស្រុក
ស្រុកស្រុក ស្រុកស្រុកស្រុកស្រុក ស្រុកស្រុក

ra. Pamutus bebawos beriuik sepanggul (ingkup) punika kemanggehang, prade tan praside suara makehan pinaka pamutus.

124. ប្រតិបត្តិការស្រុកស្រុកស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក
ស្រុកស្រុក ស្រុកស្រុកស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក
ស្រុកស្រុកស្រុកស្រុកស្រុក ស្រុកស្រុក ស្រុកស្រុកស្រុកស្រុក

4) Prade pidaging paruman tan kaingkupin mangda Prajuru Desa ngilikang bebawos, saha putusannya mangda keraremin antuk Krama Desa bilih tan praside kesungkemin jantos ping tiga, Prajuru Desa wenang nunas bawos ring sang ngawe wenang.

ប្រតិបត្តិការស្រុកស្រុក

Pawos 19

125. ស្រុកស្រុកស្រុកស្រុក ស្រុកស្រុក ស្រុកស្រុកស្រុកស្រុក ប្រតិបត្តិការស្រុកស្រុក
ប្រតិបត្តិការស្រុកស្រុក

1) Sajeroning paruman Desa, Bendesa Adat patut nyiarang pemargin ngenterang Desa, pamekas nganinin indik :

126. ប្រតិបត្តិការស្រុកស្រុកស្រុក ស្រុកស្រុក-ស្រុកស្រុក ស្រុកស្រុក
ប្រតិបត្តិការស្រុកស្រុក

ha. Munjuk lungsuring Pakraman saha ayah - ayah sulur artha berana druwen Desa;

127. ប្រតិបត្តិការស្រុកស្រុកស្រុកស្រុក ស្រុកស្រុក ស្រុកស្រុក

na. Rencana Prajuru nganinin usaha Desa kapungkur

18) បញ្ជូនសមាជិកសមាគម ធនាគារកសិកម្ម បង្កើតបណ្ណាល័យសមាគម
ធនាគារកសិកម្ម

2) Pamutus Paruman Desa sinanggeh perarem maka pamitegep
penglaksanaan Awig-awig.

បទប្បញ្ញត្តិ ១៨

Pawos 20

18) សង្កេតប្រជុំរដ្ឋបាលសង្កាត់ ធនាគារកសិកម្ម បង្កើតបណ្ណាល័យសមាគម
ធនាគារកសិកម្ម

1) Sangkepan Prajuru lan Dulun Desa kawenangang wantah ngerincikang
pengerencana usaha Desa Kapungkur;

19) សង្កេតប្រជុំរដ្ឋបាលសង្កាត់ ធនាគារកសិកម្ម ត្រួតពិនិត្យ
សមាជិកសមាគម ធនាគារកសិកម្ម

2) Sangkepan Prajuru lan Dulun Desa tan kawenang ngewedalang
tategenan ring krama sadereng keingkupin antuk Krama Desa ;

20) បញ្ជូនសមាជិកសមាគម ធនាគារកសិកម្ម ធនាគារ បង្កើតបណ្ណាល័យសមាគម
ធនាគារកសិកម្ម

3) Pemutus sangkepan Prajuru lan Dulun Desa ngewetuang pasuara, maka
pidaging pituduh sang ngawewenang utawi ngonekang perarem krama
Desa.

បទប្បញ្ញត្តិ ១៩

Palet 5

ធនាគារកសិកម្ម ធនាគារកសិកម្ម

Indik Druwen Desa

បទប្បញ្ញត្តិ ១៩

Pawos 21

បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ

Padruwen Desa Pakraman Pengotan sekadi ring sor :

19) បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ
បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ

ha. Wewangunan suci mekadi Parhyangan/penylwian-penylwian
Desa Adat jangkep saha sarana upacara pebaktiannya.;

19) បទប្បញ្ញត្តិ (បទប្បញ្ញត្តិ បទប្បញ្ញត្តិ បទប្បញ្ញត្តិ)

na. Balai pesamuan (Bale Desa Pakraman);

မဟာမိတ် ၂၅၅
Pawos 23

- ၁၃၇ ပြက္ခဒါန် နှစ် ၇၀၀၀ ပညာပေးပေး ပွဲက နှစ်ပတ်ပတ်ပတ်
ဥပဒေ
- ၁) Prajuru Desa wenang ngetangang pamupon laba Pura lan sepenunggalan druwen Desa;
- ၁၃၈ ပိတောက်ပိုင် နှစ်ပတ်ပတ်ပတ် ကမ္ဘာ့ဥပဒေ ၇၅၀၀၀၀၀
ပိတောက်ပိုင် ပွဲက ပိတောက် ပေးပေး
- ၂) Pikolih lan pamuponnya keanggen prabeya pidalan saha wewangunan ring Pura miwah sane tiyosan ;
- ၁၃၉ ကာဗွန်ဒိုင်အောက် ပြက္ခဒါန် ပိတောက် ပြက္ခဒါန် နှစ်
ပိတောက်ပိုင် ပွဲက ပိတောက် ပေးပေး
- ၃) Nyabran pesangkepan Desa, Prajuru pengamong druwe desa ngawentenang parindik munjuk lungsuring padruwe ring Krama Desa;
- ၁၄၀ ပိတောက်ပိုင် ပွဲက ပိတောက်ပိုင် (၁၅၀၀ ၇၀၀ ၇၀၀) ကာဗွန်
ပိတောက်ပိုင် ပေးပေး
- ၄) Indik kewentenan Lembaga Perkreditan Desa (LPD) ngangge pidabdab manut pararem ;
- ၁၄၁ မဟာမိတ် ပြက္ခဒါန် ပိတောက်ပိုင် ပေးပေး
- ၅) Sakaluwiring druwen Desa patut wenten ilikitannya;
- ၁၄၂ အညွှန်း ပြက္ခဒါန် ပိတောက်ပိုင် ပေးပေး ပိတောက်ပိုင် ပေးပေး
ပိတောက်ပိုင် ပေးပေး
- ၆) Tan kalugra ngadol, nyepih utawi ngesahang padruweyan desa yening tan kasungkemín antuk krama desa;

20/ 20

ບຽງ 121

Palot 6

ສຸກິນ ພິມິຕິເປີ

SUKERTA PAMITEGEP

ລຸດ 121

Kaping 1

ບິດິກຽນລຽນ

Indik Karang Lan Tegal

ບຽງ 121

Pawos 24

121 ສູນ ງາມ ບຽງ 121 ສຳ ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ງາມ ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121

1) Krama Desa Pengemong Karang Palut ngewatesin karang inucap antuk paggehan utawi tembok mangda pekantenannya asri.

121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121

2). Wates sisi kaler miwah kangin patut kekaryanin antuk sang ngamong karang inucap sane mawasta magaleng keluwan, sejawaring tanah pecatu, tegal utawi tanah Padruweyan ngeraga sane kapiara watese sisi kelod miwah kauh, reh punika mawasta magaleng keteben.

121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121

3). Prade kearsayang paggehan utawi turus ngalikadin, yan pada arsa penyandinge nganggen pinget kewanten kasaksi antuk Prajuru Desa utawi prachihna Pal sakeng mawang rat.

121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121
ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121

4) Prade wenten karang kebebeng mangda kautsahayang wenten pemarganya.

121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121 ບຽງ 121

၅၇၇/၂၁
ပာပာမိ ၁၅၅၁
Pawos 25

- ၁၇၆ မိသင်္ဂါး ဟွဲပိးပွဲ ဂုဏ်း ဟွဲပိးပွဲ ။
- ၁) Sinalih tunggil Krana Desa lan kelugra :
မာၤ တၢ်ဟ့ၣ် မာၤဟ့ၣ် ဝဲၤကါ ဝဲၤကါဟံၣ်မာၤတၢ်
မာၤဟ့ၣ်ပွဲပွဲ ။
 - a. Ngalah-alah margi, tegal ayahan, karang Desa lan seponunggilannya
မာၤ တၢ်ဟ့ၣ် မာၤဟ့ၣ် ဟံၣ်ကါ ဝဲၤကါဟံၣ်မာၤတၢ် ဂုဏ်း ပာပာမိ
မိသင်္ဂါး မွဲၤမိ ။
 - na. Ngalah alah tanah, tegak kayangan, setra, lan sekancan tegak
sinanggeh suci
- ၁၇၇ ပွဲၤကါ ဂုဏ်းပာပာမိ ဝဲၤကါ မိ သင်္ဂါး မာၤဟ့ၣ် မာၤဟ့ၣ် ပာပာမိဟံၣ်မာၤတၢ်
မိသင်္ဂါးပာပာမိ ဝဲၤကါ မိသင်္ဂါး မိသင်္ဂါး မိသင်္ဂါး မိသင်္ဂါး
မာၤဟ့ၣ် မာၤဟ့ၣ် မွဲၤမိ ။
- ၂) Prade wenten sekadi ring ajeng, sang ngalah-alah patut ngwaliang tanah
inucap saha keni pamidanda sepatutnya, kadulurin antuk upakara ring
pangalah alah tanah suci.

ကပိ ၁၇၆
Kaping 2

ပိပာပာမိ
PEPAYONAN
ပာပာမိ ၁၅၅၁
Pawos 26

- ၁၇၈ ကပိပွဲၤ ပိပာပာမိပွဲၤဟံၣ်မာၤတၢ် ပာပာမိပွဲၤဟံၣ်မာၤတၢ် မာၤဟ့ၣ်
မာၤဟ့ၣ် ပွဲၤကါ တၢ်ဂုဏ်းပာပာမိဟံၣ်မာၤတၢ် မိသင်္ဂါးပာပာမိ ။
- ၁) Ngawit nandur pepayonan tanem luwuh patut adopa agung ngajeroang
sakeng bates, prade jantos ngeliwatin wales wenang kesepat gantungin.
- ၁၇၉ ဂုဏ်း ပာပာမိပွဲၤဟံၣ်မာၤတၢ် မိသင်္ဂါး မိသင်္ဂါး မိသင်္ဂါး မိသင်္ဂါး
မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ် မာၤဟ့ၣ်
- ၂) Yening wanten tetanduran ngungkulin, semalilha mewastu mayanin
kapisaga patut kewara antuk paiguman ping ajeng prasidea sang
nruwenang wit ngrebah utawi notor.

၈ မိသင်္ဂါးပာပာမိ ပာပာမိပွဲၤဟံၣ်မာၤတၢ်

ပာဝေါ ၂၅
Pawos 30

၁၇၇။ သံ ဝဏ္ဏိဟိန္ဒုဟကန္တိဗာ သမ (ဆံဝလိကဏ္ဍိ)၊ ပဗ္ဗန္တုန္တုပိဗ္ဗာ
ဝန္တုဗ္ဗိ ပာဝေါ ၁၇၈၊ (ဗ္ဗ) သမာပက ၁၈၊ ဗျာဗိ သံ ဆံဝလိကဏ္ဍိ
ပျာပဏမ ဟိ ပြုတုဂ္ဂ ၇၀၀၊ သာက ပသံ နိဗ္ဗာဏိဗ္ဗာဗိ နန္ဒုဗ္ဗာဗိ
ဥတိ ဥတိ တုဂ္ဂ ဝိဂ္ဂမမ သမာ ဝဗ္ဗုဗ္ဗ ပိကာဏ္ဍိက ပျာဏ ၇၀၆၅
တံဝလိ ကာကံ သိန္တု မုဗိ

1) Sang manggihin kehanan artha bhaya (kemalingan) patut ngulikul mapitulung manut ring pawos 16 (2) aksara na. utawi sang kemalingan atur supeksa ring Prajuru Desa sane pacang nimbangin utawi nuntun anut Uger-uger Guru Wisesa saha mawuwuh penyanggaskara prade wenten jatma ngemaling barang sinanggeh suci;

၁၇၈။ ပုဖိဏ္ဏုပာ ဝပဟိဂ္ဂာဗိ နန္ဒု သမာပာပျာပာပာပာ ပျာဏ ၇၀၆၅
ဝဏ္ဏိဟိန္ဒုဟိ ဝန္တုဗ္ဗာဗိ ဟိ ပြုတုဂ္ဂ ၇၀၆၅ ဝိဂ္ဂမမမမ ပဗ္ဗန္တုဗ္ဗာဗိ
သမိ သန္တုဗ္ဗိ ဝလိ၊ သာက ပိကာဏ္ဍိကဗ္ဗာဗိသမာ ၅၅ ပျာဏ
၇၀၆၅ သိန္တု ဝပဟိဂ္ဂာဗိ သမာပာပာ ပသံ သမာပာပာ ဟိ သံ ဝဏ္ဏိဗိ

2) Pratingkahe mapailon ring dusta kebawos saroro prade wenten jatma manggihin maling tan nyadokang ring Prajuru Jantos jatma tios nyaduang patut kedanda kadi dandaning maling akweh pengangan wit manut cacakan Desa, tur prade jantos ping tiga melaksana sapunika wenang kasukserahang ring sang ngawewenang;

၁၇၉။ ပျာဏ ၇၀၆၅ ကပုဗ္ဗ ပုဂ္ဂာဗာဗိသမာ သမာ၊ သမာ၊ သမာပာပာ
ဂာကဏ္ဍိ၊ ကပုဗ္ဗပုဂ္ဂာဗိ သမာ သမာပာဗိ သံ ကပုဗ္ဗ ပျာဏ
သမာပာဗိ (သမာ) ပဗ္ဗန္တုဗ္ဗာဗိ သမာ သန္တုဗ္ဗိ ဝလိ ၊

3) Prade wenten jatma ngererereh reramon minakadi kayu, saang, daun, kelapa ron, lan sepenunggalannya tanpa sadok ring sang nruwenang prade kacunduk (ketara) patut kedanda kadi dandaning maling;

၁၈၀။ ၇၀၆၅ ပျာဏ ၇၀၆၅ သံ ပဗ္ဗာဗာဗိ ပျာဏ ၇၀၆၅ ဝိဂ္ဂမမ
ဝိဂ္ဂမမ မုဗ္ဗ၊ ဝပမ္မ သံ ပဗ္ဗာဗိ သမာ သမာပာဗိ သံ ကပုဗ္ဗ ပျာဏ
သမာပာဗိ (သမာ) ပဗ္ဗန္တုဗ္ဗာဗိ သမာ သန္တုဗ္ဗိ ဝလိ ၊

4) Yening wenten jatma ngeranjing kepakubon wiadin kepekarangan jatma tios rikala suwung, mewastu sang madrue karang keicalan, wenang jatma inucap ketuwekang antuk madewa saksi ring Pure Bale Agung ;

၁၈၁။ ဝဏ္ဏိဗိ သမာပာဗိ ဝဏ္ဏိဗိ သမာပာဗိ ပျာဏ ၇၀၆၅ သမာပာဗိ
ပဗ္ဗာဗိ ၊

5) Mangda tan ketuwekang manut ring ajeng asing-asing ngeranjing kapakubon jatma tios patut :

၈။ ဝဏ္ဏိဗိဗိ ပဗ္ဗာဗိဗိ

1.1.1. ធម៌កំរកស្រា (ធម៌កំរកស្រា) ។

ha. Matenggeran suara (makaukan);

1.1.2. ការក្លាយប្លែក ភ្លេចភ្លាំង ភាព ភ្លេច ភ្លេច មិនទាន់ដឹង ប្រហែល
បំភ្លឺ ធម៌ស្រា ភ្លេចភ្លាំង ភ្លេចភ្លាំង

na. Nyantos sang nruwenang karang rauh utawi mesadok ring pangapit pinih tampek, maka buatan pangeranjinge;

1.1.3. ប្រើប្រាស់ការក្លាយ ធម៌កំរកស្រា ធម៌ ប្រហែល វិសាល
ស្រា

ca. Pemedal karangnyane kedagingin sawen maka cihna pengarah rikala suwung.

កថា ១៤១

Kaping 6

ប្រាសាទ

Penyanggran Desa

បុរាណ ១២៣

Pawos 31

គ្រូ រាជ វិសាល ការក្លាយ ធម៌ ស្រា ភ្លេច ភ្លាំង ប្រហែល ភ្លេច ភ្លាំង
គ្រូ រាជ

Krama Desa rikala ngawentenang karya suka duka, patut kesanggra antuk Krama Desa.

1.2.1. ប្រាណ ភ្លេចភ្លាំង ធម៌ ភ្លេច ភ្លាំង ធម៌ ធម៌ ធម៌
គ្រូ រាជ ភ្លេចភ្លាំង

ha. Prade ngewangun Pitra Yadnya utawi Manusa Yadnya patut nunas Penyanggran Desa.

1.2.2. ប្រាណ ភ្លេច ធម៌ ធម៌ ភ្លេច ភ្លាំង ភ្លេច ភ្លាំង ភ្លេច ភ្លាំង
ប្រាណ ភ្លេចភ្លាំង

na. Upacara Pitra Yadnya lan Pawiwahan kamargiang risampun polih uwak-uwakan saking Prajuru lan Dulun Desa

1.2.3. ប្រាណ ភ្លេច ធម៌ ភ្លេច ភ្លាំង ភ្លេច ភ្លាំង គ្រូ ភ្លេច ភ្លាំង ធម៌
ធម៌ ភ្លេចភ្លាំង ធម៌ ភ្លេចភ្លាំង ភ្លេច ភ្លាំង

na. Pangeromba utawi karya Gotong - royong Krama ngantos ping tiga selangkungan punika patut katuran pengingu;

1.2.4. ប្រាណ វិសាល ភ្លេច ធម៌ ភ្លេច ភ្លាំង ភ្លេច ភ្លាំង ប្រាណ ស្រា ធម៌
ភ្លេចភ្លាំង ធម៌ ភ្លេចភ្លាំង ធម៌ ភ្លេចភ្លាំង

ca. Pengingu rikala Pitra Yadnya anut abot dangan Yadnya prade sakeng semeng ngantos wengi katuran pengingu ping kalih.

မဟဲဟဲကရဲ
CATURTAS SARGAH
 မုခိတ် တတ သကထ
SUKERTA TATA AGAMA
 ပဋ္ဌဗါ ၂၇
 Palet 1
 မိခိၤကွဲမ မနွဲ
Indik Dowa Yadnya
 ပဟာမါ ၂၅၅
Pawos 33

၂၇၂ ပိလိဂ်ဂ် ပိကိပိၤကွဲမ မဗျဗကိၤကတၢၢ်မး =

1) Pelinggih penyiwan sewawidangan Desa Pekraman Pengotan:

၂၇၂ ကဟဲကရဲက = ပဟ ဝာက သကဲၤ ပဟ ပဟဲၤ မိမး ပဟ
မဗျဗါ

ha. Kahyangan Tiga : Pura Bale Agung, Pura Puseh, miwah Pura Dalem;

၂၈၂ ပဟ တုလုကိယု ဝိ ကွဲၤ သကဲၤ

na. Pura Tulukbiyu ring Gunung Abang ;

၂၉၂ ပဟ လိၤကွဲၤ ဝိ ကွဲၤ သကဲၤ

ca. Pura Linjong ring Gunung Abang ;

၃၀၂ ပဟ မုနွဲကွဲမ ဝိ ကွဲၤ သကဲၤ

ra. Pura Munduk Kaya ring Gunung Abang ;

၃၁၂ ပဟ မဗျဗကိၤကွဲၤ ဝိ မိမိကတၢၢ်မး သကဲၤ

ka. Pura Dalem Penyungsung ring wewidangan Gunung Abang ;

၃၂၂ ပဟ ဝဲၤကွဲၤ ဝိ ကွဲၤ သကဲၤ

da. Pura Gelagah ring lereng Gunung Abang ;

၃၃၂ ပဟ ပိညး ဝိ ကွဲၤ သကဲၤ

ta. Pura Pendawa ring Gunung Abang ;

၃၄၂ ပဟ ဝဲၤကွဲၤ ကမ ပိကတၢၢ်မး ကမ ပိကတၢၢ်မး

sa. Pura Gelagah Desa Pengotan ring Desa Pengotan ;

၃၅၂ ပဟ ကွဲၤကွဲၤ ပမဲၤ ဝိ ကွဲၤ သကဲၤ

wa. Pura Dukuh Payung ring lereng Gunung Abang ;

၃၆၂ ပဟ ဝဲၤကွဲၤ မနွဲ ဝိ ကမ ပိကတၢၢ်မး

la. Pura Batara Sakti ring Desa Pengotan ;

၃၇၂ ပဟ ပိညး ပဟိ ကကိၤကွဲၤ ပိကတၢၢ်မး

ma. Pura Pendawa Puri Kanginan ring Pengotan ;

၃၈၂ ပဟ ကပိၤ ကမ ပိကတၢၢ်မး

ga. Pura Kawan ring Desa Pengotan ;

မ မိမိကတၢၢ်မး မဗျဗကိၤကတၢၢ်မး

- ၁၃၁ ပွက ပိဗကျာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ba. Pura Pemaksan Gede ring Desa Pengotan ;
- ၁၃၂ ပွက ပိဗကျာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- nga. Pura Pemaksan Alit ring Desa Pengotan ;
- ၁၃၃ ပွက ပိဗကျာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- pa. Pura Pengalangan ring Desa Pengotan ;
- ၁၃၄ ပွက ဂူလူကျာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ja. Pura Ulun Suwi ring Desa Pengotan.

၁၅၂ ကရိယာ ပိဗကျာဉ်ဂါးကိ-ဂါးကိ ကရိယာဉ်ဂါးကိ ဂါးကိ :

2) Rahina pidalan scang-soang Kahyangan Kadi ring sor:

- ၁၃၅ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ha. Pura Bale Agung rikala Purnama Karo ;
- ၁၃၆ ပွက ပုဗိဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- na. Pura Puseh rikala Purnama Karo ;
- ၁၃၇ ပွက ကရိယာဉ်ဂါးကိ ကရိယာဉ်ဂါးကိ ကရိယာဉ်ဂါးကိ
- ca. Pura Dalem nyabran Saniscara Keliwon Wuku Kuningan ;
- ၁၃၈ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- na. Pura Tulukbiyu rikala Purnama Karo ;
- ၁၃၉ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ca. Pura Linjong rikala Purnama Karo ;
- ၁၄၀ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ra. Pura Munduk Kaya rikala Purnama Karo ;
- ၁၄၁ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ကရိယာဉ်ဂါးကိ
- ka. Pura Dalem Penyungsung rikala Buda Kliwon Sintia ;
- ၁၄၂ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ကရိယာဉ်ဂါးကိ ကရိယာဉ်ဂါးကိ
- da. Pura Gelagah ring lereng Gunung Abang rikala Purnama Kapat ;
- ၁၄၃ ပွက ပိဗကျာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- ta. Pura Pendawa rikala Purnama Kapat ;
- ၁၄၄ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- sa. Pura Gelagah Desa rikala Purnama Karo ;
- ၁၄၅ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ကရိယာဉ်ဂါးကိ
- wa. Pura Dukuh Payung rikala Budha Umanis Dukut ;
- ၁၄၆ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ပိဗကျာဉ်ဂါးကိ
- la. Pura Batara Sakti rikala Purnama Kaenem ;
- ၁၄၇ ပွက ပိဗကျာဉ်ဂါးကိ ကရိယာဉ်ဂါးကိ ပိဗကျာဉ်ဂါးကိ
- ma. Pura Pendawa Puri Kangingan rikala Purnama Kapat ;
- ၁၄၈ ပွက ကရိယာဉ်ဂါးကိ ဂါးကိ ကရိယာဉ်ဂါးကိ
- ga. Pura Kawan rikala Purnama Kedasa ;
- ၁၄၉ ပွက ပိဗကျာဉ်ဂါးကိ ဂါးကိ ကရိယာဉ်ဂါးကိ
- ba. Pura Pemaksan Gede rikala Budha Keliwon Pahang ;

- 101) ມູກ ບົວສຽງສູນິໄຫຼ່ກາລ ສາດຸກ ສາມິງ ກູນຸ່ງບາດີ
- nga. Pura Pemaksan Alit rikala Anggara Kasih Julungwangi ;
- 101) ມູກ ບົວລາຕາສິກາລ ບູ່ກາຍ ສາປາທິ
- pa. Pura Pengalangan rikala Purnama Kapat ;
- 101) ມູກ ຂຸນຸກຸງບົວ ກິລາລ ບູ່ກາຍ ສິລາລາມາ
- ja. Pura Ulun Suwi ring Purnama Kedasa.

101) ບົວລິ ກິ ມູກ-ມູກ ທີ່ສູນບຸກຄົນສູນສູນ ສາປາຍ ສາລາ ສາສູນທິ
 ສາລາສຽງສາລິ ສິບູ ັ ຕາງ ັ ຂຸນຸ່ງ ັ

3) Pengaci ring pura-pura Inucap manut kecap Sastra Agama saha kelaksanayang nista madya utama

101) ກິລາລ ຄູສຽງສາລິ ບົວລາລາລາລາລາລາລາ ສາລາ ສາກາກາ ກິບໍ່ຕາງ
 ບົວລາລາລາລາລາລາລາລາລາລາ ທິ ສາສູນ

4) Rikala ngelaksanayang piodalan utawi karya sadereng ngemargiang pemuspaan patut kariyinin antuk Tri Sandya.

101) ງາລາບໍ່ ງາລາບໍ່ ມູກ ທີ່ສູນບູ ບາດີ ສາທິງສາລາລາລາລາລາ ງາລາ ບາສູນທິ
 ບົວລາລາລາລາ

5) Soang-soang Pura inucap ring ajeng kaempon antuk krama Desa Pakraman Pengotan.

ບາບາລິ 101
 Pawos 34

101) ກິ ບໍ່ຕາງຕາງສາ ບາສູນທິງາລາລາລາລາລາລາ ບົວລາ ສາລາຕາງສາ
 ບາສູນທິງາລາ

1) Ring Parhyangan Desa Pakraman Pengotan kangkat ngadegang Pemangku Kahyangan Desa lan Sengguhu.

101) ກາດາ ບົວລາ ທີ່ສູນບຸກຄົນ 101) ຕາງຕາງສາລາລາລາ :

2) Ngadegang Pemangku inucap angka (1) manut dudonan :

101) ບາລາລາລາລາລາລາລາລາ ຕາກາ ສາລາ
 ha. Peluluapad manut tegak ring Bale Agung

101) ສາລາລາ ສາລາລາລາ ບົວລາ ທິງາກ :

3) Tan kawenang Kaadegang pemangku luwire :

101) ງາລາ ສາລາ ທິງາກ ງາລາລາ ງາລາກາລາ ສາລາ ທາ
 ສິບູກຸນສູນ

ha. Ceda angka luire peceng, perot, cungh, lan sepenungggilannya;

101) ລິ ສາບາລິ ທາລິ ສາລາ ສາລາລາລາລາ ທາລາລາລາລາລາ

na. Sang sapa sira ugi sane tan kepatutang anut perarem;

101. 𑀓𑀲𑀸𑀓𑀲𑀸 𑀓𑀲𑀸𑀓𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

ca. Sakit lia, ayan, lan buduh wiadin edan;

101. 𑀓𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

ra. Sane mederbe kesucian urip tan becik.

111. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

4) Prabeya Kepemangkuan :

101. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 (𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸) 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

ha. Adiksa Widhi (ngawintenin) kemenggala saha kelaksanayang antuk sang ngadegang, mekadi Krama Desa;

101. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

na. Mapitra Yadnya riwekas, patut kelaksanayang antuk Krama Desa ;

191. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸
𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

5) Pemangku patut ngemanggehang sesananing pemangku luire tan wenang ajejuden utawi memotoh miwah sane tiosan.

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

Pawos 35

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

Swadarmen Pemangku Luwire:

101. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

ha. Ngabih Dulun Desa rikala ngenterang upakara utawi Yadnya ring Parhyangan Desa Pakraman, saha kangkat ngenterang Upakara utawi Yadnya ring sajeroning soang-soang Pakubon Krama.

101. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

na. Tan wenang salah sulub yan mamurug wenang mangku inucap nyepuhin raga;

101. 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸 𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸𑀲𑀸

ca. Prade sinalih tunggil pemangku Kahyangan tiga kaplambeng kenglin nyelang Pemangku Kahyangan Tiga siosan ;

171. Mibaliha waku sampun mangku ngayah tigang rahina ring pura kancit
gubukun padem, mangku inucap tan keneng cuntaka,
sakewanten pemangku tan budal salami piodalen.

ra. Semaliha yan sampun pemangku ngayah tigang rahina ring pura kancit
wenten kulawargania padem, mangku inucap tan keneng cuntaka,
sakewanten pemangku tan budal salami piodalen.

ບາວາມີ 126
Pawos 36

ບໍ່ໄດ້ມີ ງາວາລີ-ງາວາລີກວ່າມີ ດັ່ງນັ້ນ :

Petias utawi olih-olihan pemangku, luire :

171. ບໍ່ໄດ້ກວາລີກວ່າມີ ບໍ່ໄດ້ ມາກັບ ບໍ່ໄດ້ມີ ທາງກວາລີ
ທາງ ທີ່ນັ້ນ

ha. Penyolasan utawi sepian utawi panjangan miwah sarin Canang mawiwit
sakeng aturan upacara apah tiga ;

172. ບຸນບຸນ-ທາງທາງ

na. Luput ayah-ayahan

173. ບຸນບຸນທາງທາງ

ca. Luput Rerampen;

174. ທາງທາງ ທາງທາງກວ່າມີ ທາງທາງ

ra. Busana anut pararem utawi kawentenan ;

175. ທາງທາງກວ່າມີ ທາງທາງ

ka. Tios – tiosan manut pararem

ບາວາມີ 127
Pawos 37

171. ບໍ່ໄດ້ ທາງທາງກວ່າມີ ທາງທາງ :

1) Pemangku kegentosin riantukan :

171. ທາງ

ha. Seda ;

172. ທາງທາງກວ່າມີ ທາງທາງກວ່າມີ ທາງທາງ

na. Pinunas ngeraga, menawi kageringan lan sepenunggalannya;

173. ທາງທາງກວ່າມີ ທາງທາງກວ່າມີ ທາງທາງ
(ກວ່າມີ ທາງ)

ca. Kawusanang antuk krama sangkaning melaksana sane tan patut (Asta
Dusta)

ທາງທາງກວ່າມີ ທາງທາງ

15) ប្រាង បំបែក កង្វល់ សង្កត់ មិនក្លាយ យក ឲ្យប្រា គេនិ បំបែក
ចក្ខុវិស័យ ក៏បង្ក ប្រា បំបែក កង្វល់ ឯង

2) Prade Pemangku kawusang sangkaning melaksana asta dusta, keni pamidanda manut perarem saha ngewaliang prabiya pewintenan pecak.

ហុយាដិ ១២០
Pawon 38

កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
Kesukertan Kahyangan kadi ring sor :

15) តា កាឡេរា កាដិ កេ បុរា ល្វីរា :
ha. Tan Kalugra ngeranjing ke pura, lulre :

15) នៃ កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
1. Sang katiben cuntaka, mekadi sebel sakeng ngerage.

15) នៃ កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
ha. Sebel kandel ngerajasuwala, salami dereng mebersih;

15) នៃ កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
na. Sebel madruwe putra, selami dereng kepus odel sane lanang, saha sane istri 42 rahina utawi akambuhan;

15) នៃ កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
ca. Sebel pengantenan salami dereng mabiyakala, miwah cuntaka sangkaning kepademan manut sengker.

15) នៃ កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
ra. Sebel riantukan madruwe keluarga kelayusekaran salami dereng ngelaksanayang Upakara Masapuh utawi Nyeeb Brahma.

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
2. Makta sehanan barang sinanggeh ngeletehin ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

15) ឧទ្ទិស មហា កេសុកេតាន កាហ្យាងាន កាដិ រីង ទេរ :
3. Krama sane mawiwaha sane dereng ngaturang peserah tan kalugra ngeranjing ka Parhyangan Desa, lan tan kalugra ngeranjing ke penti sadurung sang sane mawiwaha ngaturang bakti penimbang utawi pemapas ;

121. Sato Agung sejawaning rikala Mapepada ;
4. Sato Agung sejawaning rikala Mapepada ;

122. Mabusana tan manut kadi tata caraning ngranjing ke Pura
5. Mabusana tan manut kadi tata caraning ngranjing ke Pura

123. Sederengan polih wak wakan (pituduh) Prajuru, utawi Dulun Desa
6. Sederengan polih wak wakan (pituduh) Prajuru, utawi Dulun Desa

124. Pratingkahe tan wenang ring Pura :

na. Pratingkahe tan wenang ring Pura :

127. Mesumpah (cor) sejawaning pituduh Prajuru lan Dulun Desa;

1. Mesumpah (cor) sejawaning pituduh Prajuru lan Dulun Desa;

128. Makobokan masesenengan, makolem dados asiki lanang wadon, mebacin, mewarih, nyangsang busana, macecepin anak alit, menahin pusungan ;
2. Makobokan masesenengan, makolem dados asiki lanang wadon, mebacin, mewarih, nyangsang busana, macecepin anak alit, menahin pusungan ;

129. Munggah tedun palinggilh sejawaning pituduh Prajuru/Dulun Desa;

3. Munggah tedun palinggilh sejawaning pituduh Prajuru/Dulun Desa;

130. Sang mamurug kecaping ajeng, keni pamindanda pemerayascita sepatutnya.

ca. Sang mamurug kecaping ajeng, keni pamindanda pemerayascita sepatutnya.

ບາງບາງ ກຸງພາງ

Pawos 39

131. Yen wenten jatma kerawuhan ring Pura, kengin kapintonin prade rumasa kesumbangsayan, yan tan wikti, jatma inucap kesisipan kedanda prayascita;

1) Yen wenten jatma kerawuhan ring Pura, kengin kapintonin prade rumasa kesumbangsayan, yan tan wikti, jatma inucap kesisipan kedanda prayascita;

132. Prade Kahyangan kehanan durmanggala minakadi kepanca bhaya pemangku Kahyangan utawi Dulun Desa patut digelis nyadokang ring prajuru mangda marumang krama desa tur ngewentenang pemerayascita sepatutnya.

2) Prade Kahyangan kehanan durmanggala minakadi kepanca bhaya pemangku Kahyangan utawi Dulun Desa patut digelis nyadokang ring prajuru mangda marumang krama desa tur ngewentenang pemerayascita sepatutnya.

ທ ພິມິດຊິນຊິນ ບຸນຊາວບ້ານ

පදනම් 181

Palet 2

හින්දු ධර්මයේ

Indik Rasi Yadnya

පැවැත්වීමේ 1801

Pawos 40

177) මේ පද්ධතියේ පදනම් පිහිටි පිහිටි නමට මානවික පරි
ආලෝකයෙන් පසු පහසුකම් පුරුදු කරන සෑම පරිමාණයක්ම
ආදායම්

1) Sang pacang madeg Pandita utawi Pinandita minakadi dalang saluire jagi ngenterang yadnya patut mesadok ring Prajuru Desa kalih Parisadha Hindu Dharma Indonesia;

181) පුරුදු කරන පහසුකම් පුරුදු කිරීමේ පදනම් පිහිටි පිහිටි නමට මානවික
සහ සම්ප්‍රදාය පුරුදු කිරීමේ පදනම් පිහිටි පිහිටි නමට මානවික
ආදායම් මේ පදනම් පිහිටි පිහිටි නමට මානවික

2) Prajuru Desa patut nitenin tur wenang ngalangin prade wenten kacihnan sasar kekecap miwah drestane, tur sareng nyaksinin upakara saha nyiarang ring paruman desa tegep rawuhing wates kawenangan ngenterang yadnya;

182) පුද පාලන පහසුකම් පුද පාලන පහසුකම් පුද පාලන පහසුකම්
විධිමත් කිරීමේ පදනම් පිහිටි පිහිටි නමට මානවික

3) Krama Desa patut ngaturang ayah sapemadeg miwah ring pengelepas sang sulinggih riwekas katuntun antuk Prajuru.

පැවැත්වීමේ 1811

Pawos 41

178) මේ පුද පාලන පහසුකම් පුද පාලන පහසුකම් පුද පාලන පහසුකම්
විධිමත් කිරීමේ පදනම් පිහිටි පිහිටි නමට මානවික

1) Sang Sulinggih patut ngeriyinang ngayunin ring wewidangan jagat Desa Pakraman Pengotan sesampune puput wawu kangkat muputang Yadnya kejebar lios jagat utawi ke dura desa ;

181) පුද පාලන පහසුකම් පුද පාලන පහසුකම් පුද පාලන පහසුකම්
විධිමත් කිරීමේ පදනම් පිහිටි පිහිටි නමට මානවික

2) Krama Desa sami patut sareng ngawas nitenin ketuntun antuk Prajuru, mangda sehanan Yadnya sane kawentenang kalcen pemuput Pinandita manut kewenanganya soang-soang.

මේ පුද පාලන පහසුකම් පුද පාලන පහසුකම්

101. ប្រាម បង មិត្តជ្វាម អី ក្រម រុយ ឧបាស្ស័យ អារាម ក្រុម
ច្រក្រី អារាម រុយ ឧបាស្ស័យ ចម្រក្រី រុយ ឧបាស្ស័យ
អីរុយ ប្រាម បង មិត្តជ្វាម អី ក្រម រុយ ឧបាស្ស័យ អារាម ក្រុម
ច្រក្រី អារាម រុយ ឧបាស្ស័យ ចម្រក្រី រុយ ឧបាស្ស័យ

8) Prade pacang mendem sawa ring Setra Desa Adat sane saderengnyane, tan ngranjing dados Warga Desa Adat (Kerob) utawi mawit sakeng Desa Adat tiyos, patut nawur penanjung batu kewastanin, akehryane manut pararem.

ហ្វាមីលី ១៣១
Pawos. 44

101. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

1) Sane kesinanggeh kacuntaka sekadi ring sor :

101. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

ha. Cuntaka antuk kelayu sekaran;

102. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

na. Cuntaka antuk ngeraja swala;

103. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

ca. Cuntaka antuk ngembasang putra;

104. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

ra. Cuntaka antuk keruron;

105. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

ka. Cuntaka antuk sakit ila utawi buduh;

106. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

da. Cuntaka antuk pawiwahan;

107. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

ta. Cuntaka antuk gamiagamana;

108. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

sa. Cuntaka antuk salah timpal;

109. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖
ប្រាម បង មិត្តជ្វាម អី ក្រម រុយ ឧបាស្ស័យ អារាម ក្រុម
ច្រក្រី អារាម រុយ ឧបាស្ស័យ ចម្រក្រី រុយ ឧបាស្ស័យ

wa. Cuntaka yening wenten anak istri mobot nenten kaupakara pabiakawonan tur pawidhiwidana;

110. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖

la. Cuntaka antuk memitra ngalang;

111. ស្រី គង្គី គង្គី គង្គី គង្គី អី រុយ ៖
ប្រាម បង មិត្តជ្វាម អី ក្រម រុយ ឧបាស្ស័យ អារាម ក្រុម
ច្រក្រី អារាម រុយ ឧបាស្ស័យ ចម្រក្រី រុយ ឧបាស្ស័យ

ma. Cuntaka antuk yening wenten anak istri ngembasang putra sadurung maupakara pabiukawonan tur pawidhiwidana.

18) សន្តិ សុត្តន្ត បក្ស្រាសន្តិក្ស

2) Sengker cuntaka manut kawentenannya:

18a) សុត្តន្ត គាលេយ្យ ឯកកាល សុត្តន្តក្ស្រ 12 រាស្ត្រ (១៣៣) ភស្តី
បក្ស្រាសន្តិ ១៧៧៧ ឯក ក្ស្រ ១៧៧៧ ១៧៧៧ ១៧៧៧ ១៧៧៧
ប្រាសាទ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ។

ha. Cuntaka kelayu sekarang, cuntakannya 12 (roras) rahina manut sekadi loka dresta miwah sastra dresta Desa Adat Pengotan utawi nyantos Nyeob Brahma;

18a) សុត្តន្ត ក្ស្រាសន្តិ 12 (រាស្ត្រ) ភស្តី ក្ស្រាសន្តិ ក្ស្រាសន្តិ
ក្ស្រាសន្តិ ១៧៧៧ ក្ស្រាសន្តិ

na. Cuntaka ngeraja swala 3 (tigang) rahina ngawit saking ngeraja swala utawi salami ngeraja swala;

18a) សុត្តន្ត ឯកកាល ក្ស្រាសន្តិ ១៧៧៧ ភស្តី ក្ស្រាសន្តិ ក្ស្រាសន្តិ
ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ
បក្ស្រាសន្តិ បក្ស្រាសន្តិ បក្ស្រាសន្តិ បក្ស្រាសន្តិ បក្ស្រាសន្តិ បក្ស្រាសន្តិ

ca. Cuntaka sangkaning ngembasan putra, kepus odel sane lanang ngawit saking putrane embas, utawi ngantos sampun kaupakarayang mekekambuhan tur maperayascita manut sekadi agama, sane istri ;

18a) សុត្តន្ត ឯកកាល ក្ស្រាសន្តិ សុត្តន្តក្ស្រ 12 រាស្ត្រ (១៣៣) ភស្តី
(12 រាស្ត្រ) ភស្តី ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ
ក្ស្រាសន្តិ ក្ស្រាសន្តិ

ra. Cuntaka keruron, cuntakania abulan pitung rahina (42 Rahina) ring sane istri, tur sampun matirta pemerayascita, lanang 3 (tigang) rahina;

18a) សុត្តន្ត បក្ស្រាសន្តិ សុត្តន្តក្ស្រ 12 រាស្ត្រ (១៣៣) ភស្តី
បក្ស្រាសន្តិ បក្ស្រាសន្តិ

ka. Cuntaka pawiwahan, cuntakannya ngantos sesampune matirta pablakawonan;

18a) សុត្តន្ត ក្ស្រាសន្តិ សុត្តន្តក្ស្រ 12 រាស្ត្រ (១៣៣) ភស្តី
ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ
ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ

da. Cuntaka gamia gamana, cuntakania ngantos sesampune kepalasang utawi mesapihan tur sampun kawentenang pemerayascita raga tur kawentenang pemerayascita Desa Adat/Kahyangan ;

18a) សុត្តន្ត ឯកកាល ក្ស្រាសន្តិ សុត្តន្តក្ស្រ 12 រាស្ត្រ (១៣៣) ភស្តី
ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ ក្ស្រាសន្តិ

ta. Cuntaka salah timpal kapuputang sekadi manut ring Agama Hindu tur dresta ring Desa Adat Pengotan ;

- 1sa. ສູດສາ ບາດຊີຊີ ງາວາກວາທິ ງາດຊີຊາບຊີຄໍ ງູບສາກ
ບາງສາງບາດສາຄີ ສູດສາ ຕາກຊາມຸງຊີຄໍ ງູບສາກ
ບາງສາງບາດສາຄີ
- sa. Cuntaka anak istri mobot nenten kawentenang upakara pabiakawonan, cuntakania ngantos kawentenang upakara pabiakawonan;
- 1sa. ສູດສາ ບາດຊີ ຕາວີ ສູດສາ ຕາກຊາມຸງຊີຄໍ ງູບສາກ
ບາງສາງບາດສາຄີ
- wa. Cuntaka mamitra ngalang, cuntaka ngantos kawentenang upakara pabiakawonan ;
- 1sa. ຕິຊຸມບູ ງາດຊີຊາບຊີຄໍ ງູບສາກ ບາງສາງບາດສາຄີ ສູດສາ ຕາກຊາມຸງ
ຊີຄໍ ງູບສາກ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ
ງູບສາກ ມີສາດີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ
- la. Ngembas putra nenten kawentenang upakara pabiakawonan, cuntakania ngantos wenten sane memeras sang putra, tur sampun kawentenang upakara sekadi manut ring ajaran agama Hindu;
- 1sa. ປຸກທ ມີສາດີ ບາດສາຄີ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ
ງູບສາກ ມີສາດີ ບາດສາຄີ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ
ມາສາບຊີຊາບຊີຄໍ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ
ລໍ ງາດສ ຕິຊຸມ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ
ງູບສາກ
- ma. Prade sinalih tunggil warga Desa wenten ngembasang Putra kembar utawi buncing, kangkat kamargiang upakara sekadi dresta sane sampun memargi sakewanten Desa Adat nenten cuntaka, sane cuntaka wantah kulawarga sang sane ngembasang Putra kemawon, sekadi cuntaka ngembasang putra biasa.

18 ສູດສາ ທາຍ ມີສາກຄີ :

3) Cuntaka Kelayu sekarang :

1sa ສາດສຸດສາ ສູດສາ :

ha. Kapendem Cuntakania :

1sa ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ ບາດສາຄີ
ກາດສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ

1. Pengapit, pemapes/penumbak pekarangan ngantos 3 (tigang) rahina saha sampun mesapuh ;

18 ສູດສາ ທາຍ ມີສາກຄີ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ ງາດສ
ກາດສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ ມາສາ

2. Kulawarga ngarep 12 (roras) rahina sakeng upacara ngurug saha sampun mesapuh.

121) කළුගුණකාන්තා

na. Keaben Cuntakania

එ තැනැත්තා මිත්‍ර සහ සතුකාන්තා පමණක් කුසලිත්‍රයා තිබේ
සතුකා (පරිවරණ) සහ සපුරුදුසුයා

Sang nyambut karya pitra Yadnya Cuntakannia ngawit sakeng nundunin rauh riwus yadnyannia (mepegat) saha sampun mesapuh.

122) සාදා කළුගුණකාන්තා මිත්‍ර

4) Sane ketiben cuntaka luire :

123) කළුගුණකාන්තා කළුගුණකා :

ha. Kelayu sekaran sane kacuntaka :

124) එ සාදා කළුගුණකාන්තා

1. Sang sane kelayu sekaran;

125) කුලවංශකාන්තා

2. Kulawargania;

126) 3 කළු (හිත) තැනැත්තා

3. Desa Pakraman 3 (tigang) rahina.

127) පුත්‍රස්වාලා සාදා කළුගුණකාන්තා එ සාදා පුත්‍රස්වාලා

na. Ngeraja swala sane kacuntaka sang sane ngeraja swala;

128) පුත්‍රස්වාලා සාදා කළුගුණකාන්තා කුලවංශකාන්තා සාදා පුත්‍රස්වාලා
සහ පුත්‍රස්වාලා

ca. Ngembas putra, sane kacuntaka kulawargania sane ngembasang putra lanang wiadin istri;

129) පරිවරණකාන්තා කළුගුණකාන්තා එ සාදා කුලවංශකාන්තා
සහ පුත්‍රස්වාලා

ra. Pawiwahan sane kacuntaka sang sane kaupakara pawiwahan lanang wiadin istri;

130) කුලවංශකාන්තා කළුගුණකාන්තා කුලවංශකාන්තා සහ පුත්‍රස්වාලා

ka. Kruron sane kacuntaka kulawargania lanang wiadin istri;

131) පවුලකාන්තා සාදා කළුගුණකාන්තා එ සාදා පුත්‍රස්වාලා සහ පවුලකාන්තා
සහ පවුලකාන්තා

da. Gamiagamana sane kacuntaka sang sane ngelaksanayang gamia gamana lan desa adat nyane;

132) පවුලකාන්තා 3 කළුගුණකාන්තා කුලවංශකාන්තා සාදා කළුගුණකාන්තා
සහ පුත්‍රස්වාලා (සාදා පවුලකාන්තා)

ta. Anak istri mobot sano tan kawentenang upakara pabiakawonan, sane kacuntaka sane meraga istri (sane mobot);

133) පවුලකාන්තා සාදා කළුගුණකාන්තා සහ පවුලකාන්තා

sa. Memitra ngalang, kacuntaka sane ngelaksanayang memitra ngalang;

121. Ինքնաշար Կառնաբերիչ Զոտեղ Կարգաբարձիչ Զոտեղ
Երկրորդին Կար Կարգաբարձիչ :

wa. Ngembas putra lan kawentenang upakara pablukawonan miwah
upakara pawidhiwidana sane kacuntaka :

122. Ն Կար Ինքնաշար 1

1. Sang sane ngembas putra

123. Կար Կար Կար

2. Putra sane embas.

Կար 124

Pawos 45

124. Կար Կար (Կար Կար) Կար Կար Կար

1) Atiwa-tiwa (pengabenan) kelaksanayang manut dresta :

125. Կար Կար Կար Կար Կար Կար :

2) Panemayan Pengabenan wenten kalih Pawos :

126. Կար Կար Կար Կար Կար Կար Կար Կար Կար Կար
Կար Կար Կար Կար (Կար) Կար Կար Կար

ha. Ngaben Dadakan/bahbangun, kedadosang sejeroning
mesengker awuku utawi 7 (pitung) rahina;

127. Կար Կար Կար Կար Կար

na. Ngaben ngemasa utawi nuasa.

Կար 128

Pawos 46

128. Կար Կար Կար Կար Կար Կար Կար Կար Կար Կար

1) Peputusan pengabenan mawit sakeng Krama-manut pararem.

129. Կար Կար Կար Կար Կար Կար Կար Կար Կար Կար

2) Peputusan ngaben dadakan pateh sekadi patus Ngaben Nuasa

130. Ն Կար Կար Կար Կար Կար Կար Կար Կար Կար Կար

Կար Կար Կար Կար Կար Կար Կար Կար Կար Կար

Կար Կար Կար Կար Կար Կար Կար Կար Կար Կար

3) Sang madruwe Kelayu sekaran polih pangerombo sakeng Krama ngawit
tigang rahina sadereng karya, saha indik patedunan krama lanang wiadin
istri manut kawentenana karya tur manut sekadi pinunas sang meyadnya.

ບາງບາລີ 1871

Pawos 47

1771 ສົດໆກາລີ ສູນ ງາມ ຕາໄຫຼ ບິໂຊ ບຸກ ປຸກ ສູນ ສາກ
ຕາສູນສູນ ພິດພູ ສາກ ສາກ ພິດໂຊກາລີ ງາມ ພິດພູ
ທິງພາມສູນ ບິດສູນສູນ ທາທາລິ ງາມ ພິດພູ (ສົດໆກາລີ)
ບາງບາລີ ບາງບາລີ ງາມ ງາມ ບາງບາລີ ທາທາ ພິດພູ

1) Sajeroning Krama Desa nyanggra pitra yadnya Prade Krama sane nyambut karya matempung sawa, sane mawit sakeng Desa Adat tiosan utawi pecak tan ngranjing dados warga desa adat (kerob) patut naur penaub karya soang-soang sawa, akehnyane manut perarem.

1772 ປຸກ ສົດໆ ທາທາ ງາມ ພິດ ພິດ ພິດ ທິງພາມ ງາມ
ສົດໆກາລີ ຕາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ
ສົດໆກາລີ ຕາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ
ສົດໆກາລີ ຕາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

2) Prade sinalih tunggil krama desa pacang matempungang sawa ketios Desa Adat sajeroning ngawangun pitra yadnya, krama desa patut ngeromba ritakala nangiang sawa (ngeplugin) kemawon, ngantos puput ring setra saha sang madruwe karya wantah patut ngaturang panyembrahma sawentena.

1773 ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ
ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ ທິງພາມ

3) Tios-tiosan pemargin atawa-atiwa kadi inucap ring ajeng indik pemargi-pemargi anut pidadab perarem.

ບາງບາລີ 181

Palet 4

ບາງບາລີ ທາທາ

Indik Manusa Yadnya

ບາງບາລີ 1871

Pawos 48

1774 ທາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ
ທາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

1) Manusa yadnya inggih punika upacara-upacara dharmaning manusa ngawit sakeng patemoning kama bang sajeroning garba, ngantos kalayu sekaran riwekas.

1775 ທາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

2) Upacara kadi ring ajeng madudonan kadi ring sor :

181 ທາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

ha. Magedong – gedongan duk pengrempinian iblang ;

182 ທາທາ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

na. Duk sang kama reka medal;

ທ. ພິດພູ ທາທາ ທາທາ ທາທາ ທາທາ ທາທາ

១២) អី ឯង ហិរញ្ញវត្ថុវិភាគសេវា ធម្មវិទ្យា ខ្ពស់ (កងច្បាប់ គ្រឹះស្ថានគ្រឹះស្ថាន) ។

na. Ring S. ។ ingon-ingon rikala Tumpek Uye (Saniscara kliwon Uye);

១២) ខ្ពស់ បកស្រាយ បកស្រាយ បកស្រាយ គោរពបូជា បកស្រាយ ។

ca. Upacara pakala-kala manusa anut wiguna, kebawos pabyakala.

១៣) ខ្ពស់ បកស្រាយ អី ប្រតិបត្តិ គោរពបូជា គោរពបូជា គោរពបូជា ។

3) Upacara pabyakala ring pertiwi, kahyangan lan bebhutan kewastanin mecaru.

១៤) ខ្ពស់ ហិរញ្ញវត្ថុ ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ។

4) Upacara inucap ring ajeng nista madia utama manut wiguna kadi ring sor :

១៧) ខ្ពស់ មហា

ha. Eka Sata;

១៨) ខ្ពស់ មហា

na. Panca sata;

១៩) ខ្ពស់ មហា

ca. Panca Sanak;

២០) ខ្ពស់ មហា

ra. Resi Ghana;

២១) ខ្ពស់ មហា

ka. Panca Kelud;

២២) ខ្ពស់ មហា

da. Taur Agung.

១៥) មហា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា :

5) Sejawaning kad'ing ajeng kewentenang upakara:

២៣) មហា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ។

Ha. Majot-jotan utawi Yadnya Sesa nyabran wusan meratengan;

២៤) មហា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ។

Na. Mesapuh-sapuh rikala pacang wali ring Pura.

ប្រាសាទ ១៩១

Pawos 50

២៥) កងច្បាប់ ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ។

1) Ngangken ngewarsa rikalaning Tilem Kesanga kawentenang tawur kesanga, ketah kebawos ngerupuk utawi nimpung maka cihna pacang mapag rainan penyepian berjangne :

៣ ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ធម្មវិទ្យា ។

၁၅၁ ဥပမာ ပက်ပျကျာက ပသဲ ကဲဝဲကျဲ ဟန္တုဗ္ဗမ ဂုဏ်မ :

2) Upacara Penyepian sane pacang kemargiang antuk krama desa

၁၇၁ သဝဏ် ကိဏ်၊ အက္ခရိဗ္ဗမပိ-မပိ ၊

ha. Amati geni, tan kengin maapi-api;

၁၈၁ သဝဏ် ဆဲး၊ အက္ခရိဗ္ဗမပိ-မပိ ၊

na. Amati karya tan kengin nyambut karya;

၁၉၁ သဝဏ် ဝုလကွဏ်၊ အက္ခရိဗ္ဗမပိ-မပိ ၊

၂၀၁ သဝဏ် ဝုလကွဏ် ၊

ca. Amati lelanguan tan kengin maoneng-onengan, masuara goro lan sepenunggalannya.

၂၁၁ သဝဏ် ဝုလကွဏ်၊ အက္ခရိဗ္ဗမပိ-မပိ ၊

ra. Amati lelungaan, tan kengin malunga-lungan.

၁၅၂ ပဏ္ဍိတသမ္ပတိကျဲ မာရဲ မိဗိ ကုဗ္ဗာယုဗ္ဗာယု မိဗိ ဝိဗ္ဗမ္ပမ္ပမ္ပမ္ပ

ကျွဏ်ပသိဏ် မိဗ္ဗ ပဏ္ဍိတ၊

3) Paberatan inucap kamargiang sakeng semeng ngantos benjangne semeng raris kasuarayang kulikul pinaka cihna pengembak.

၁၆၁ သံ ဝဗ္ဗကုဏ်ပသိ ဟိဏ် ကိဏ် ပသိဏ် စက္ကမပုဗ္ဗဏ် သမ္ပတိကျဲ

ဟန္တုဗ္ဗမပိ-မပိ (ပိဏင်္ဂ ဂုဏ်)

4) Sang mamurug kecaping ajeng keni pamidanda manut pararem desa adat kemargiang antuk petelik (pecalang desa) ;

၁၇၁ ဝိဗ္ဗမ္ပမ္ပမ္ပမ္ပ ကိဏ် ဂုဏ်ပုဗ္ဗဏ် စက္ကမ မိဗ္ဗ ပဏ္ဍိတ၊ ဝုဏ်ကဲ ပဲပ ပဏ္ဍိတ၊

၂၁၁ သဝဏ် သဝဏ် ပိဏင်္ဂ ဂုဏ် မိဗိ ကုဗ္ဗာယု

5) Riwus rahina Nyepi benjangne maka cihna pengawit Icaka Warsa patut soang-soang warga desa sami ngaksama.

၁၈၁ သဝဏ် ပိဏင်္ဂ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂ ကိဏ် ပဏ္ဍိတ၊ ဝုဏ်ကဲ ပဲပ

အက္ခရိဗ္ဗမပိ-မပိ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂပိဏင်္ဂ ကိဏ် ပဏ္ဍိတ၊

6) Sajawaning pemargi penyepian sajeroning nyanggra pengawit Icaka Warsa, taler kemargiang penyepian Desa riwus odalan Ida Bhatara Pingit.

၁၉၁ ဝိဗ္ဗမ္ပမ္ပမ္ပမ္ပမ္ပ ပဏ္ဍိတသမ္ပတိကျဲ ၁၈၁ ဝုဏ်ကဲ :

7) Indik pemargi paberatan panyepian inucap angka (6) luwre :

၁၉၁ ဂုဏ်ပုဗ္ဗဏ်ပသိ ပဏ္ဍိတသမ္ပတိကျဲ ဝုဏ်ကဲ ဝုဏ်ကဲ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂပိဏင်္ဂ

1. Nenten dados ngulkul utawi masuara goro lan sepenunggalannya ;

၁၅၁ ဂုဏ်ပုဗ္ဗဏ်ပသိ ပဏ္ဍိတသမ္ပတိကျဲ ဝုဏ်ကဲ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂပိဏင်္ဂ

ဟန္တုဗ္ဗမပိ-မပိ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂပိဏင်္ဂ ပိဏင်္ဂပိဏင်္ဂပိဏင်္ဂပိဏင်္ဂ

2. Nenten dados nekaang utawi ngeluasang wewalungan lan sepenunggalannya utawi artha berana siosan saha tan kapatutang matatampahan ngawit sata ngamanggehang ;

101. ក្រុមប្រឹក្សាភិបាល ធិបតី ក្រុមប្រឹក្សាភិបាល ឧបនាយក
បរិបតន៍។

ca. Nyeburin utawi sentana nyeburin risampun nganutin upakara pamerasan;

102. ប្រធានក្រុម ឬ ប្រធាន បញ្ជី ។

3) Pidada sang pacang mawiwaha patut :

101. សម្បត្តិ ឥណទាន (ប្រសិន បើ មាន ទ្រព្យ ឬ ទ្រព្យ
ប្រយោជន៍)

ha. Sampun manggeh deha teruna (preside nganutin Undang-undang Perkawinan);

101. ឯកភាព ឬ ធម្ម (ច្បាប់ ក្រុម)

na. Sangkaning pada tresna (tan kepaksa);

101. ច្បាប់ ធម្ម (ច្បាប់ ក្រុម)

ca. Manut kecaping Agama (tan Gamia gamana);

101. គម្រោង ឬ ប្រាជ្ញា បញ្ជី ធម្ម ។

ra. Kasudayang prade pengambile tios Agama.

101. ប្រធាន បញ្ជី ឬ ប្រធាន បញ្ជី ប្រយោជន៍ ឬ ប្រយោជន៍ ឬ ប្រយោជន៍ ។

4) Pemargin Pawiwahan mangda taler nganutin Undang-undang Perkawinan saking sang ngawewenang.

101. ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

5) Indik galah mawiwaha ring Desa Adat kepastikayang manut Krama Desa, setiyos galah inucap, tan kadadosang ngelaksanayang pawiwahan.

បញ្ជី 1991
Pawos 52

101. ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

1) Pawiwahan sane kepatutang ring desa sekadi ring sor:

101. សម្បត្តិ ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

ha. Sampun kemarglang pabyakala utawi pesakapan, kesaksiang sekala niskala antuk Prajuru lan Dulun Desa;

101. ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ឬ ប្រឹក្សាភិបាល ។

na. Wenten pesaksi Prajuru sane mapekelingang utawi ngilikitayang pawiwahan;

၁၀၅။ မပပိက ဂူဝိ ဝဲက ဂုဏ် အထူးကျားစ ဝပိပလာ ပိဇာစ ပိဇာပိ
 ဂူပမာဏ် ပဗ္ဗေပွဲ ပပိက ဟူပပိ အိကပိ မပကက ဟန္တုဗ္ဗာဇ်
 မာဇာ အဗ္ဗေပွဲကဘာဇ် မပဲ မပဲ ဟန္တုဗ္ဗာဇ် ဂုဏ် ဝဲက မာဇာ
 ဝပိပလာ ကိ အစံ ပုက ငဘုလ အဘုံ၊ ဝပိပိ ဂူပဇာက ဟပိကဗျာဇ်
 ကဗ္ဗိဇာကိ ဝဘေ (မဟူမိ) ဂုဏ် အိက ဂုဏ်ကဘာဇ် မဟ
 အဗ္ဗေပွဲက ဟန္တုဗ္ဗာဇ် မာဇာ မာဇာ ပဗ္ဗေပွဲကမုဗာ မဟ ပဗ္ဗေပွဲ
 အဗ္ဗေပွဲ မဟိ ဟန္တုဗ္ဗာဇ် ကဗ္ဗိ ပဗ္ဗိ ကိ မာပိဗ္ဗိ ပုက ပဗ္ဗိ
 ကိကဗ္ဗာဇ် ဂုဏ် အိကအိကမုဗာ အဘာ အိမပာဗ္ဗဲ ဝပိပလာ
 ကိဝဲကိအိကမုဗာမုဗာဇ် ဝပိပလာ အဗ္ဗိမာဇာဇ်
 ကိကဗ္ဗိ အိပဗ္ဗိ

ca. Sapa sira ugi Warga Desa Adat sane mawiwaha pinaka pitegep upasaksi patut Naur paserah utawi kelaci maserana antuk banteng sane kangkat kerojong sareng-sareng antuk soang-soang Warga sane mawiwaha, ring Natar Pura Bale Agung, maweweh upakara apejatian jangkep Sesari 100 (satus) keteng jinah bolong saha kangkat katuku antuk jinah sane sah manut pararem, saha patut katumusang malih antuk ngaturang bakti penimbang ring palinggih Pura Panti ritatkala ngusaba nemonin Purnama Karo, risampun sang mawiwaha ngemarginin pidabdab inucap, wawu sang mawiwaha kangkat ngeranjing ke Parhyangan Desa Adat, prade pidabdab inucap kalempasin sang mawiwaha tan kedadosang ngeranjing ke Panti;

၁၀၆။ မပပိကဗျာဇ်ကမုဗာဇ်ကမုဗာဇ် မိဟျ မပပိကဗျာဇ်
 မဟ ပဗ္ဗေပွဲ ပုကမ ပပိကဗျာဇ်ကမုဗာဇ် အဗ္ဗေပွဲ
 ဟန္တုဗ္ဗာဇ် ကဗ္ဗိဇာကိ ပုက မဲ ဝပိပလာ အ ဖိကမာဗ္ဗာဇ် မဟာဗျာဇ်

ra. Sampun matengeran suaran kulkul maka cihna sampun sah maperabian saha patut nawur prabeya pengelus kerob akehnyane manut pararem antuk sang ngambil, prade sang mawiwaha ketiyos Desa Adat ;

၁၀၇။ ဝပိပလာဗ္ဗိဗ္ဗိ ဟာဇ် မပပိကမဟာဇ် ကိ အာဗ္ဗဲ မပပိကဗျာဇ်
 အာဗ္ဗဲ မဟာဗ္ဗိဗ္ဗိ ကဗျာဇ်ကမုဗာဇ် ကဗ္ဗိ

ka. Pawiwahan inucap ring ajeng sampun kecatatang ring Kantor Camat utawi Kantor Catatan Sipil Kabupaten Bangli.

၁၀၈။ ပပိကဗျာဇ် အဗ္ဗေပွဲ ကိ မာဇ် မိကဗ္ဗိ အဗ္ဗေပွဲ
 ၂) Perabian sane tan manut kadi ring ajeng sinanggeh tan patut

១៧ មតិកាវាធិ ប្រែក្រាម/ប្រែក្រាមសម្រាប់ ។

ra. Sajeroning pekrunan/peplakuan patut :

១៧១ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

1. Kamenggala antuk geng pengempura arep ring reraman wadone ;

១៧២ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

2. Kaigumang bawos idih pakidih utawi pelegayan arep ring pasuwakan sang ngidih saha dewasa pakrab kambean riwetas ;

១៧៣ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ឲ្យ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

3. Kecihnanyang indik kopurusa utawi prade sentana rajeg kajejerang kopatut ngidih anak lanang sano kabawos pawiwahan nyeburin, tur risampun sulur pamerasan kategepin kamanggehang sentana nyeburin ;

១៧៤ ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

4. Prade tan nerima pelakuan pejati, pekrunan kemargiang jantos ping tiga, yening antena sampun nganutin pidabdab sang pacang mawiwaha upakara patut kelaksanayang saha kamenggala antuk Prajuru Adat.

១៧៥ ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ka. Pekrabkambean mapileges upacara tinas apadang (puput) mapikuren duwaning manut sekadi ring sor :

១៧៦ មតិកាវាធិ ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

1. Sajeroning kabawos kerab kamba, kelaksanayang ring sokala niskala antuk sarana jejaman miwah pawidi widana ;

១៧៧ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ha. Jejaman pinaka ngamba/ngadungan kayun soang-soang pekulawarga wadone;

១៧៨ គោលបំណង ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

ប្រែក្រាម ប្រែក្រាម ប្រែក្រាម ប្រែក្រាម

na. Widi widana pinaka pejati niskala nunas wadone ring pemerajan kemulannya.

၁၅၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား :

2. Sajeroning bawos kerab pelaksana ring sekala :

၁၆၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား
ကျားပွား

ha. Antuk pesaksi Krama Desa duaning kekerabang antuk tengeran kulkul;

၁၇၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား

na. Pemakas penyaksi Prajuru lan Dulun Desa saha ngilikitayang.

ပဏ္ဍိတ ၁၅၁

Palet 2

မင်္ဂလာပွား

Indik Nyapian

ကျားပွား ၁၅၁

Pawos 54

၁၇၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား

1) Pawiwahan prasida kawusang melarapan antuk palas perabian utawi kepademan.

၁၈၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား

2) Wusan mapikuren riantukan sinalih tunggil seda mapiteges balu, makadi balu lanang utawi istri.

၁၉၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား

3) Palas perabian wenten kalih pawos, inggih punika sangkaning pada lila miwah mawiwit wicara.

၂၀၁ မင်္ဂလာတို့ ကျားပွားကလေးများကို စားစား

4) Sang ayat palas merabian patut atur supeksa palikitaan riyin ring sang rumawos (Pengadilan Negeri) wastu tinas apadang pemutuse kebawos nyapian wawu Prajuru nyiarang kawentennyane ring Desa saha keni pemedanda manut perarem.

141. ມີ ມາກ ທາງເກາະສູນເມລະ ທາງເກາະສູນ ກົດໝາຍປະຕິບັດ 191 ທີ່ຕິດ
ປຸກຂາ :

6) Sang sane dados kearsayang dados sentana rajeg inucap wiwit (5) inggih punika :

141. ປຸກຂາສູນ ທາງເກາະສູນ :

ha. Pratisentana wadon tunggal;

141. ມາຍຸກສາຍຕິດ ທາງເກາະສູນ ທີ່ (ບຸກຸມ)

na. Sampun kemanggehang dados pratisentana lanang (purusa);

141. ສາຍຕິດບາງສິນຄ້າກິດ ສາຍຕິດ ທາງເກາະສູນ ມາກ ທາງເກາະສູນ
ເກາະສູນ ທາງເກາະສູນ ມາກ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

ca. Kapawiwahan keceburin, kautamayang antuk jadmā sane meagama Hindu utawi jatma sane meagama tiyosan sane sampun ngelaksanayang pamarisuda raga;

141. ມາກ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ມາກ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

ra. Sane ngemanggehang sentana rajeg patut mapasadok ring prajuru Desa saha prajuru desa patut nyiarang ring Desa pakraman tur kallitkitayang.

ບາງບາງ 141

Pawos 61

141. ຕາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

1) Ngangkat sentana manut dudonan patut makacihna artha berana pemerasan sane kesinaksiang sekala-niskala.

141. ມາຍຸກສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

2) Sapa sira ugi krama pacang ngidih sentana patut mesadok ring Prajuru Adat sanistane asasih sedereng pemerasan.

141. ຕາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

3) Bendesa Adat kangkat kewakillin antuk Prajuru Banjar tiosan nyiarang ring sewidangan desa, sang sapa sira ugi rumasta tan lila mangda nyadokang masenger kalih wuku sebanen pemerasan ring Bendesa.

141. ຕາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ
ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

4) Prajuru desa digelis mawosin saha ngicenin pemutus nepek ring catur dresta miwah perarem.

141. ສາຍຕິດ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ ທາງເກາະສູນ

၁၅၁ ပျာဏ် မျှလှဲ ပိပ်ကမ္ဘာကြီး နာမည် စာတို ပျာဏ် ဂုဏ် ပိုင် ကျွဲတို
မိ မိမိ ဘဲခဲ၊ မဟာ ဝိသုဒ္ဓိဝိသုဒ္ဓိ နိဗ္ဗာန် ဝိသုဒ္ဓိ
ဝိသုဒ္ဓိ / မျှလှဲ မျှလှဲ ပိပ်ကမ္ဘာ

5) Prade sulur peperasan tan manut ring kecaping ajeng Prajuru Desa
wenang ngandeg sang pacang mekarya, saha nglicenin penuntun mangda
kepuputang riyin bebawosan / sulur utawi wicaranya.

ဟာသာမိ ၁၃၅
Pawos 62

၁၃၅ ပိပ်ကမ္ဘာဂုဏ် ဝိ ဂုဏ် ဝိသုဒ္ဓိ ဝိသုဒ္ဓိ

1) Peperasan sane ring desa risampun maka cihna:

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ပိပ်ကမ္ဘာ

ha. Widi widana pemerasan;

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ပျာဏ် ဂုဏ် ဝိသုဒ္ဓိ ဝိသုဒ္ဓိ
ဝိသုဒ္ဓိ ဝိသုဒ္ဓိ

na. Kesaksinin antuk Prajuru lan Dulun Desa, sane makelingang
utawi ngilikitayang tur;

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ပျာဏ် ဂုဏ်

ca. Kasiarang ring wewidangan desane.

၁၃၅ မဟာ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

2) Sane kapatut peras angge sentane kadi ring sor :

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ha. Jadma meagama Hindu;

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

na. Peperumahan nedunang saking sang meras;

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ပျာဏ် ဂုဏ် ဝိသုဒ္ဓိ ဝိသုဒ္ဓိ
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ca. Kulawarga saking purusa, prade tan wenten kengin saking wadon
yening taler tan wenten wawu kengin sekama-kama (saking
kayun);

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ra. Kautamayang saking waris pancer kapurusa;

၁၃၅ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ka. Sinalih tunggal mawiwit saking kulawarga tunggal sanggah
utawi merajan, paibon lan dadia utawi ngambilin anak tios
sakewanten sang meagama Hindu.

၁၈၁ မဏ္ဍိက ပိပိကမဏ္ဍိကံ / မာဏသိက္ခါ
ca. Sentana p rasan lanang/wadon

၁၉၁ ပုဂံက ဟောပြောကြားရင်းက မိမိက ဆဲ မိမိက ဟောပြော ပုဂံက

2) Prade lan wonten sekadi ring ajong kang sinanggeli ahli waris :

၁၈၁ ဟောပြောကြားရင်း ပုဂံက ပုဂံကမဏ္ဍိကံ ပုဂံက နှစ် ဝမ်းကွေးကွေး
ဟိမ္မာ ပုဂံက ပိပိကမဏ္ဍိကံ

ha. Turunan purusa pernah ngunggahan rerama lanang pokak selantur
ipun rerama misan mindon.

၁၈၁ ဟောပြောကြားရင်း ပိပိကံ ဆဲမဏ္ဍိကံ ပိပိကံ ဆဲပုဂံကမဏ္ဍိကံ ပိပိကံ

na. Turunan purusa pernah kosampling mekadi keponakan miwah mindon.

မာဏသိက္ခါ ၁၆၅

Pawos 65

ဗျာဓိကံ ဟောပြော ပုဂံကမဏ္ဍိကံ :

Swadarmaning ahli waris patut :

၁၈၁ နိဂီဇ မဟာ ဗျာဓိကံ ဟောပြောကြားရင်း ဆဲပုဂံကမဏ္ဍိကံ ပိပိကံ
ပိပိကံမဏ္ဍိကံ ပုဂံ မဟာ ပိပိကံမဏ္ဍိကံ ပိပိကံ ပုဂံကမဏ္ဍိကံ
ဟောပြော ပုဂံကမဏ္ဍိကံ

ha. Nerima saha ngusayang tetamian pahan saking keluhurannia, mekadi
ngerempon sanggah, pura saha pengupakarannia miwah nyelidihin ayah-
ayahan pewaris;

၁၈၁ ကာကံ ပိပိကံမဏ္ဍိကံ ပိပိကံ ပုဂံကမဏ္ဍိကံ ပိပိကံ

na. Ngabenang pewaris saha ngelanturang upacara-upacara pitra;

၁၈၁ ကပုဂံကမဏ္ဍိကံ ဟောပြော ပိပိကံမဏ္ဍိကံ ပိပိကံမဏ္ဍိကံ

ca. Nawurin huta: hutang pewaris sane manut pengelokika.

မာဏသိက္ခါ ၁၆၆

Pawos 66

ပိပိကံမဏ္ဍိကံမဏ္ဍိကံမဏ္ဍိကံ မိမိကံ :

Pengepahan warisan nganutin sekadi ring sor :

၁၈၁ မိမိကံမဏ္ဍိကံမဏ္ဍိကံမဏ္ဍိကံ ပိပိကံ မဏ္ဍိကံမဏ္ဍိကံမဏ္ဍိကံ မဏ္ဍိကံ ပိပိကံမဏ္ဍိကံ

ha. Risampun kelaksanayang pitra yadnya lan naurin hutang-hutang pewaris
buntas;

121) បរា ហង្សី បរិវាសាសិ្ស បហាភាសា និសានិ បិរ្យាភាសា មាតាភានិ
ភាសា ចិរាសិ្ស ហាហាភាសា ភិហាភាសា ហង្សីភាសា បរិវា
និ មិកាភិ្ស គ្រាហ កុហាសិ្ស

na. Para ahli waris polih pahan pada sangkaning pegunakaya
sejabaning karang, tegal, ayahana desa keamong antuk ahli waris kang
sinanggeh krama ngarep;

122) និកាសិ្ស ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា :

ca. Sinalih tunggil ahli waris kengin tan polih pahan prade :

122) និកាសិ្ស ហង្សីភាសា ហង្សីភាសា

1. Nilar kawitan lan sesenaning Agama

123) ហង្សីភាសា ហង្សីភាសា

2. Alpaka Guru Rupaka

124) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា
ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

3. Sentana rejeg kesah mawiwahan utawi pratisentana nyeburin soang-
soang kebawos ninggal kedaton.

125) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា :

ra. Boya pratisentana kengin muponin hasil anut dudonan, luire :

125) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

1. Sentana luh, salami dereng kesah mawiwaha utawi alpaka guru miwah
prade pianak tan keangkenin antuk wong tua rare miwah inucap,
kengin ngewaris wantah pikolih (paguna kaya) sentana luh inucap
kemawon.

126) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

2. Balu luh wiadin muani nyeburin (soang-soang boya sentana)

127) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

ហង្សីភាសា

3. Mulih daha utawi teruna riantukan ring pawiwahane tatadan/bekel,
maka cihna paweweh tetep ring pianak sane kesah mawiwaha.

ហង្សីភាសា ហង្សីភាសា

Pawos 67

128) ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា
ហង្សីភាសា :

1) Prade sajeroning pakulawarga wenten ahli waris langkungan ring adiri
patul :

ហង្សីភាសា ហង្សីភាសា ហង្សីភាសា ហង្សីភាសា

၁၈၁ ကာပဏ္ဍိတံ ပဟိက္ခဝဏ္ဏိန္ဒြိယာယုပုဂ္ဂိုလ်ကံပါ ၊

ha. Kewentenang paiguman indik pedum waris inucap;

၁၈၂ ယန္တကပ္ပမိမာ ကာပဏ္ဍိတံ ဖိစိဗ္ဗဏ္ဍိ ပုဂ္ဂဟ (ဣမ ဂမမ)၊

na. Yen tan praside katunasang tetimbang ring Prajuru (kerta desa);

၁၈၃ ပုဂ္ဂဟ ဖာရံ ဖာရန္တုက္ခဿ ဝိ ပိနပဗ္ဗိတ ဂမမ ဂမာဏိနိ

ကာပဏ္ဍိတံ ဝိ သံ ဟုပဂယာမိ (ပိတုမိပနာ)၊

ca. Prade taler tan wenten cumpu ring penepas kerta desa kengin ketunasang ring sang rumawos (Pengadilan).

၁၈၄ ပုဂ္ဂဟ ကာပံ ဟိက္ခဝဏ္ဏိယုပုဂ္ဂဟာယုပုဂ္ဂဟ ဂမမ ကိဏ္ဍိတံ ဝိ ၊

2) Prade karang inucap keputungan patut Prajuru desa nibakang ring :

၁၈၅ သံ သိက္ခိန္ဒြ ဗန္ဓာ ဝဟိဗ္ဗုဗာယာမိ ၁၈၅

ha. Sang sinanggeh ahli waris manut pawos 64;

၁၈၆ သံ ဂမာဏိန္ဒြိယုပုဂ္ဂဟာယုပုဂ္ဂဟာယာမိ ၁၈၆ (၁၅၅) ဝိပဗ္ဗ (၁၅၅)၊

na. Sang kengin anggen sentana anut pawos 64 (2) miwah (3);

၁၈၇ ပုဂ္ဂဟ ဖာရံ ဖာရန္တုက္ခဿ ဝိ ပိနပဗ္ဗိတ ဣမ ဂမမ ဂမာဏိနိ

ကာပဏ္ဍိတံ ဝိ သံ ဟုပဂယာမိ (ပိတုမိပနာ)၊

ca. Prade taler tan wenten cumpu ring penepas kerta desa, kengin katunasang ring sang rumawos (Pengadilan Negeri).

မန္တလေး

SAD SARGAH

ဝိမာက - ဂမာဏိန္ဒြိယုပုဂ္ဂဟ

WICARA LAN PAMIDANDA

ပဏ္ဍိတံ ၁၃၅

Palet 1

ဟိန္ဒိန္ဒြိယုပုဂ္ဂဟ

Indik Wicara

ပုဂ္ဂဟာမိ ၁၄၀

Pawos 68

၁၃၅ မဂ္ဂဟ ဝိသံ ဝဟိဗ္ဗုဗာယာမိ ဝဟိဗ္ဗုဗာယာမိ ဝိမာက ဝိ ဂမမ ဝဟိဗ္ဗိန္ဒြ ပုဂ္ဂိဏ္ဍ
ပုဂ္ဂဟ ဂမမ သိက္ခိန္ဒြိ ဝိမာ ဂမမ

1) Sane wenang mawosin mekadi mutusang wicara ring desa inggih punika Prajuru Desa sinanggeh kerta desa.

၁၃၆ ပုဂ္ဂဟ သံ ဝဟိဗ္ဗုဗာယာမိ ဝဟိဗ္ဗုဗာယာမိ ဝိ ပဏ္ဍိတံ ဣမ ဂမမ

ဂမာဏိနိ ကာပဏ္ဍိတံ ဝိမာက ဝဟိဗ္ဗုဗာယာမိ သံ ဟုပဂယာမိ (ပိတုမိပနာ)၊

2) Prade sang mawicara tan wenten cumpu ring pemutus kerta desa, kengin nunasang wicara inucap ring sang rumawos (Pengadilan)

ပုဂ္ဂဟာမိ ၁၄၅

Pawos 69

၁၇၇။ မဟာစန္ဒြိမက စပိပိဏ္ဍိတကဟကရသကဗျိက မိကဏ္ဍိက ကုဏ္ဍမိဇုကိ
စပိဏ္ဍိကမဟက စိပဒု မဟပုဂ္ဂမ၊ ပုဏ္ဏက မဟမိကိကိဗျာပမိကိ
ဗန္ဓက ဂန္ဓာမိကမဟကဗျိ။

1) Sahanan wicara mawiwit kecorahan sakaluire sinanggeh nungkasin daging awig-awig, pasuara miwah perarem Desa, Prajuru patut digelis mawosin tan nyantos pesadok.

၁၇၈။ မိကက ဝိမက ကမိ ကိ ဖကိ မဟမိက ဂန္ဓာမိကမဟကဗျိ ကုကမိ
ကမဟမိ။

2) Sejaba wicara kadi ring ajeng patut nyantosin pesadok sang nunas bawos.

၁၇၉။ ပရိပဟမ ပဟမမိက ကာဏ္ဍိက ဝိပိ မဟမိကမဟမိ ဗျိ ပုဏ္ဏ
(မဟမိ၊ ဝိပိကိဗျာ ကုဏ္ဍိ) စိပဒု မဟကုကဏ္ဍိကဗျိ မဟမိ ပုဏ္ဏ။

3) Panepase patut pastika nyantenang iwang patut melarapan Tri Pramana (Saksi, Ilkita, Bukti) miwah tan maren nepek ring Catur Dresta.

ပဏ္ဍိတ ၁၇၉

Palet 2

ဝိညီကမမိကဗျိ

Indik Pamindanda

မဟမိက ၁၇၈

Pawos 70

၁၇၉။ ဂမမ ပိခဲ နိပခဲ ပပိကဗျိ ကိ ပက ဂမမ မဟက မိမိပိ။

1) Desa wenang niwakang pamidanda ring warga desa sane sisip;

၁၈၀။ ပိခိပဏ္ဍိကမမိကဗျိကမမိ ဂမမပိက ကိဂမမ မဟမိ။

2) Peniwak inucap kelaksanayang olih Bendesa Adat;

၁၈၁။ ကမမမမိကဗျိ ကိဂမမ :

3) Bacakan pamidanda luire :

၁၇၇။ မဟမဟကကကုကုဏ္ဍိမိမိပမိ။

ha. Ayahana panukun kesisipan;

၁၇၈။ ကဗျိ မဟမ (ဂမမ) ကဗျိ မဟမ ပခိခိကမမိကဗျိ စိပဒု
ပခိခိကမမိကဗျိကဗျိ။

na. Danda Artha (Dosa, danda saha panikel-panikelnya miwah panikel-panikel urunan);

၁၇၉။ ပုကဗျာကဗျိ။

ca. Rerampangan;

၁၈၀။ ကမမမမိကဗျိ ကုဏ္ဍိကဗျိ မဟမမဟမဟကဗျိ။

ra. Kedaut karang utawi tegal ayahannya ;

၁၈၁။ ကမမဟမမိ။

၁။ စပိဏ္ဍိကမ ပဏ္ဍိတကဗျိ။

ka. Kasepekang ;

၁၈၁ ပိတောက်ပွဲက ၁

da. Penyanggaskara;

၁၉၁ ပယ်မာည မာက ကာဗိပလဲ ပဗ္ဗေဒ္ဓာမာပဲ မိဗ္ဗိဒ္ဓိ ဝက္ခဏိ နိမိမိပာက

4) Pamidanda sane katiwakang patut masorsingih manut ring kesisipane;

၁၉၁ ဝိသုဒ္ဓိ ဟူမိဝိ ကာ ဗျာ ပယ်မာည ပိတောက်ပွဲ ကာကောပါ ဗျာပုဂံညာ ၁

5) Jinah utawi raja berana pamidanda ngaranjing dados druwen Desa;

ပဗ္ဗေဒ္ဓါ ၁၉၁

Palet 3

ဟိန္ဒိဗျာပာကောပါ

Indik Rerampagan

ပာပာပါ ၁၉၉၁

Pawos 71

၁၉၁ ဗျာ မာက ဗျာပာကောပါ မိဗ္ဗိ ပာပုဗ္ဗေဒ္ဓါ ဝက္ခဏိ ဟူမိဝိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ
ပိတောက်ပွဲက

1) Krame sane langkungan ring tigang paruman ngalantur tan nawur urunan miwah dedendan wenang kerampag.

၁၉၁ ပုဂံညာညာညာ ဝက္ခဏိ မာက ကာဗိ ဝိ ၇၁ပဲ :

2) Rerampagan ngangge tata cara kadi ring sor :

၁၉၁ ကာပာပာပာပာ ပာပုဗ္ဗေဒ္ဓါ ကာပုဗ္ဗေဒ္ဓါ ဗျာ မိဗ္ဗိ မိဗ္ဗိ
ပိတောက်ပွဲက ၁

ha. Kelaksanayang antuk Prajuru kesarengin antuk Krama tigang diri pinaka saksi;

၁၉၁ မိ ဗျာပာပာပာ မာက ကာဗိပလဲ ဟူမိဝိ ကာပုဗ္ဗေဒ္ဓါ
ဝက္ခဏိပုဂံ ဟူမိပုဂံ ဝက္ခဏိ ဟူမိ မိ ကာပုဗ္ဗေဒ္ဓါ

na. Sang ngerampag saha darsana ngambil artha utawi nyawenin tanam tuwuh, akehnya manut ring hutang sang kerampag.

၁၉၁ ပုဂံညာ ပုဂံညာ မိဗ္ဗိပလဲ ပုဂံညာ မာက ကာပုဗ္ဗေဒ္ဓါ
ကာပုဗ္ဗေဒ္ဓါ ပာပုဗ္ဗေဒ္ဓါ ပိတောက်ပွဲ ကာပုဗ္ဗေဒ္ဓါ ပာပုဗ္ဗေဒ္ဓါ

ca. Prajuru Desa mileketang mangda Artha sane kerampag digelis katebus masengker Asasih pitung rahina pacang keadol.

၁၉၁ ကာပုဗ္ဗေဒ္ဓါပုဂံ မိဗ္ဗိ မာက ပာပုဗ္ဗေဒ္ဓါ ဝက္ခဏိပုဂံ
ဝက္ခဏိပုဂံ ပာပုဗ္ဗေဒ္ဓါ မိ ကာပုဗ္ဗေဒ္ဓါ

ra. Ten nganinin saluwiring artha sane patut inggilang manut Agama miwah tan mademang pangupajiwa sang kerampag.

ບາງບາມີ 1໙໘1

Pawos 72

1໙໗1 ປຸງທ ມີ ບໍລິ ສັກຄວາມຊື່ນອກ (ຕາລາດີລີ) ມູງສຽງ ທີ່ສູງສູງບູຮູ
ມາຍຸກຊຸດຊຸງອີລີ ວາດີຊຸດີກຸ່ມ ບໍລິ ສັກຄວາມຊື່ນອກ ມາກ
ສາກິລາລິສຸດທາຍຸກຊຸດຊຸງອີ ກໍ່ມາມາກ

- 1) Prade sang pacang kerampang ngewara (ngalangin) pelaksanaan inucap mewasta sampun tan nganutin awig-awig desa wenang karang desa sane kegenahin kadaut antuk desane.

1໙໘1 ມາລິນາ ພາງຊຸດຊຸງອີລີ ຕາລາດີລີ ມູງສຽງ ສາມີ ທີ່ ພາດີ
ທາງຊຸດຊຸງອີລີ ມາລິນາ ສາມີ ທີ່ ພາດີ ທາງຊຸດຊຸງອີ ມາລິນາ

- 2) Samaliha yen wenten purun taler ngalangin pelaksanaan kadi ring ajeng tan wenten pemargi sejawaning kesepekang antuk Krama Desane ;

1໙໘1 ບໍລິເວນ ທີ່ສູງສູງ ພາດີ ຕາງຊຸດຊຸງອີ ສາມີ ທີ່ ພາດີ :

- 3) Pamidanda inucap ring ajeng buntas risampun sang kekaninin :

1໙໙1 ສາມີ ບໍລິເວນ ທີ່ ສູງ ທາງຊຸດຊຸງອີ ບໍລິເວນ
(ບາກບຸຍາ) ບໍລິເວນ

ha. Nunas geng pengampura ring Krama Desa riantukan nguak pasubaya (pararem) pecak;

1໙໙1 ສາມີ ບໍລິເວນ ທາງຊຸດຊຸງອີ ສາມີ ທີ່ ພາດີ ທາງຊຸດຊຸງອີ ບໍລິເວນ
ບໍລິເວນ ທາງຊຸດຊຸງອີ ທີ່ ພາດີ

na. Nawur pengargan penguak pasubayane duk pacang kerampang kadulurin prayascita penyapsap kelwangane ring desa.

ສາມັກຄີ

SAPTAMAS SARGAH

ກຸງ ກຸງບຸກຄີ ວາດີຊຸດຊຸງອີ

NGUWAH-NGUWUHIN AWIG-AWIG

ບາງບາມີ 1໙໘1

Pawos 73

1໙໗1 ກຸງ ກຸງບຸກຄີ ວາດີຊຸດຊຸງອີ ສາມີ ທີ່ ພາດີ ທາງຊຸດຊຸງອີ
ບາງບາມີ

- 1) Nguwah-nguwuhin Awig-awig Desa Adat puniki kelaksanayang antuk Paruman Desa

1໙໘1 ວາດີຊຸດຊຸງອີ ສາມີ ທີ່ ພາດີ ທາງຊຸດຊຸງອີ (ບາກບຸຍາ)

- 2) Awig-awig puniki kemargiang ngawit kelingkupin (keraremin)

ບາງວາມີ 1໙໗
Pawos 74

1໙໗ ມາສາງີ່ນີ້ ມາກ ງບູຮຽງມາດາກກຽງ ບາງຊູບາກຽງ ມີ ມາກາວີ
ຂາມິຊູບິກມາດາກກຽງ

- 1) Sakaluring sano wenten saderengnya patut keanutang ring sedaging Awig-awig puniki.

1໙8 ມາສາງີ່ນີ້ ມາກ ມີ ສາກວາມາດາກກຽງ ຂາມິຊູບິກມາດາກກຽງ ບາງຊູ
ສາລາກວາມາດາກກຽງ ມາກ ມາສາງີ່ນີ້ ສາກວາມາດາກກຽງ
ບາກບູບາກບູບາກ

- 2) Sakaluring sano durung kebawos sajeroning Awig-awig puniki patut kelaksanayang manut tatacara sano sampun memangi kadulurin antuk perarem-perarem.

ຂາມິຊູບິກມາດາກກຽງ
ASTAMAS SARGAH
ບາງຊູບາກ
PAMUPUT
ບາງວາມີ 1໙໗
Pawos 75

1໙໗ ຂາມິຊູບິກມາດາກກຽງ ສາກບູບາກກຽງ ງາກວາມາດາກກຽງ ບາງຊູ ງາກ
ກາກວາມາດາກກຽງ ທາມາດາກກຽງ ທາມາດາກກຽງ ທາມາດາກກຽງ
ກາກວາມາດາກກຽງ ມີ ສາກ ທາມາດາກກຽງ ຂາມິຊູບິກມາດາກກຽງ

- 1) Awig-awig puniki kararemin duk rahine Soma Pon Wuku Ugu Içaka Warsa 1919, Tanggal Masehi 29 Desember 1997, ngambil genah ring Natar Bale Pesamuan Desa Adat Pengotan.

1໙8 ຂາມິຊູບິກມາດາກກຽງ ສາກບູບາກກຽງ ງາກວາມາດາກກຽງ ຂາມິຊູບິກມາດາກກຽງ
ທາມາດາກກຽງ ສາກບູບາກກຽງ ທາມາດາກກຽງ ທາມາດາກກຽງ ທາມາດາກກຽງ

- 2) Awig-awig puniki kalinggatanganin antuk Prajuru Desa Adat kasarengin antuk Kepala Dusun Pengotan, Kepala Desa Pengotan, Camat Bangli pinaka saksi.


1໙9 ສິ ມີ ຕິນິຕູ ທາມາດາກກຽງ

- 3) Luir Sang Ngele ga Tanganin :

1໙໗ ຕິນິຕູ ທາມາດາກກຽງ
1) Bendesa Adat Pengotan

1໙8 ບາງຊູບາກ
2) Pangliman

ທິ ບາມາ ຕິມີ
(I Wayan Besar)





ທິ ບາມາ ງາກວາມາດາກກຽງ
(I Wayan Koncu)

ທ. ຂາມິຊູບິກມາດາກກຽງ ທາມາດາກກຽງ

၁၅) ပြတက်ရေး
3) Penyarikan

၁၆) ပြတက်ရေး
4) Petengen


ဖို. ဝယနီ ကုသုဒ္ဓါဘိက္ခု
(I Wayan Kopok)


ဖို. ဝယနီ ကရား
(I Wayan Karnya)

၁၈) ကပိ ကရား၊ နိပဏ ဣန္ဒြေ့ကရား၊ နိပဏ ကရား ပြတက်ရေး၊
ပုညလေး၊ ပိန္နဲက မကျွဲ၊
na. Kaping kalih Kepala Dusun Pengotan, Kepala Desa Pengotan lan
Camat, pinaka saksi :

၁၉) ပြတက်ရေး၊ ပြတက်ရေး
1) Perbekel Desa Pengotan


ဖို. မာရ်း ကရား
(I Made Nanya)


ဖို. ဣန္ဒြေ့အလိတ်
ဣန္ဒြေ့အလိတ်
(Gusti Ngurah Alit Miasa)

Bangli :
Reg. No. :

ဣန္ဒြေ့အလိတ်
BUPATI BANGLI,

ဣန္ဒြေ့အလိတ်
(I NENGAH ARNAWA)

ဣန္ဒြေ့အလိတ် ပုညလေးကရား